

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်


၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။

၂။ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စည်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စည်ဆက်မပြတ်

မြှင့်တင်ရေး။

၃။ နိုင်ငံတော်စည်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး။

၄။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်း နိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး။



နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ ကမ္ဘောဇသောဒီရွှေနန်းတော်ကြီး ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးစဉ်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ ကမ္ဘောဇသောဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မိမိတို့အနေဖြင့် ရှေးမှုမပျက်စေဘဲ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ထားရှိခြင်းသည် အနာဂတ်လူငယ်များ မျိုးချစ်စိတ်ဓာတ်များ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်

နေပြည်တော်၊ ဩဂုတ် ၃

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးမြို့ ကမ္ဘောဇသောဒီရွှေနန်းတော်ကြီး ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စာမျက်နှာ ၃ ကော်လံ ၁ ဇ

ယနေ့ ၀၈ ၀၇

ဘားအံမြို့၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူပွဲ
ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၇) စာမေးပွဲစနစ်နှင့်

အစွဲရေးနှင့် အပစ်အခတ်ရပ်စဲပြီးနောက် အိရန်လေပိုင်နက်ကို အပြည့်အဝပြန်စွင့်

ပြည်တွင်းသတင်း စာ ၈

စစ်ဆေးအကဲဖြတ်မှုစနစ်များ

ဆောင်းပါး စာ ၁၀

နိုင်ငံတကာသတင်း စာ ၁၄

တိမ်မြုပ်ပျောက်ကွယ်နေသည့် အမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရာတွင် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အစောဆုံး ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ နိုင်ငံခြားသားများမှ သိသိရှိသိသိ ဝင်ရောက်နေသည့် နိုင်ငံဖြစ်သည်။ နိုင်ငံခြားသားများမှ သိသိရှိသိသိ ဝင်ရောက်နေသည့် နိုင်ငံဖြစ်သည်။ နိုင်ငံခြားသားများမှ သိသိရှိသိသိ ဝင်ရောက်နေသည့် နိုင်ငံဖြစ်သည်။

တကယ်တမ်းမူ-မြန်မာစစ်ပွဲအပြီး မြန်မာတို့၏ နောက်ဆုံး ဘုရင်ဖြစ်သော သီပေါမင်းနှင့် မိဖုရားတို့ကို အိန္ဒိယသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက်တွင် အင်္ဂလိပ်တို့လက်ထဲသို့ ကျရောက်ခဲ့သော မန္တလေးနန်းတော်၏ လက်ထက်များ သာရှိသည်။ မြန်မာနိုင်ငံ ကိုလိုနီဘဝကျရောက်ချိန်တွင် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှေးဟောင်း နန်းတော်ရာများ အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြား ရှိနေခဲ့ရာ နယ်ချဲ့တို့၏ အကျက်ချ အကျက်ဆီးမှုများကြောင့် အများ အပြား ပျက်စီးခဲ့ရသည်။ ရှေးဟောင်းစေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ မြို့ရိုးများမှ အုတ်များကို ဖြိုဖျက်ယူ၍ လမ်းခင်းခြင်း၊ မြို့ရိုးများကိုဖျက်၍ ရထားလမ်းများ ဖောက်ခြင်း၊ ရှေးဟောင်းမြို့ရိုးပေါ်တွင် ကားလမ်းတင်၍ ဖောက်ခြင်း၊ နန်းတော်ရာများပေါ်တွင် အကျဉ်းထောင်ဆောက်လုပ်ခြင်း၊ မြန်မာတို့အတွက်အမြတ်ထားသည့်နေရာတို့တွင် သင်္ချိုင်းများ အဖြစ် ချထားပေးခြင်း၊ အောင်မြင်သော နေရာတွင် ကြိုးစင် ဆောက်လုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

တစ်ဖက်တစ်ဖက်အစိုးရလက်ထက် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အမျိုးဂုဏ်ဓာတ်ဂုဏ်မြင့်စားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်များဖြင့် ရှေးဟောင်း အထင်အရှားတည်ရှိသော နန်းတော်ရာများ အနက် အောင်ရထားမင်းတရားကြီး၏ သီရိဇေယျဘူမိရွှေခန်း တော်(ပုဂံခေတ်)၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေခန်းတော် (ဟံသာဝတီခေတ်)၊ အလောင်းမင်းတရားကြီး၏ ရွှေဘိုရတနာမင်္ဂလာရွှေခန်းတော် (ကုန်းဘောင်ခေတ်)၊ မင်းတုန်း မင်းတရားကြီး၏ မြန်မာစံကျော် ရွှေခန်းတော် (ရတနာပုံခေတ်) တို့ကို ရှေးဟောင်းစာပေနှင့် ရုပ်ပုံမှတ်တမ်းများ၊ ပန္နက်ရာများ၊ နန်းတော်အကြွင်းအကျန်များနှင့် တိုက်ဆိုင်ကာ မူလပုံစံနှင့် ပုံစံတူနန်းတော်များကို ၁၉၉၀ပြည့်လွန်နှစ်များအတွင်း ပြန်လည် ဆောက်လုပ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ယဉ်ကျေးမှုအစဉ် အလာကြီးမားသည့် နိုင်ငံကြီးများဖြစ်သော တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့တွင် နှစ်ပေါင်းထောင်ချီနေသည့် ယဉ်ကျေးမှုအမွေအနှစ် များ၊ နန်းတော်ကြီးများကို အထင်အရှားတွေ့မြင်နိုင်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြသည်ကို အတုယူဖွယ်တွေ့မြင် ရသည်။ အဆိုပါရှေးဟောင်းအမွေအနှစ်များသည် နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းထည့်ဝါမှုကို ဖော်ထုတ်ပြသသည့်နေရာများဖြစ်ပြီး ပြည်ပမှလာရောက်ကြ သည့် လေ့လာသူများ၊ ခရီးသည်များကို ဆွဲဆောင်သည့်နေရာများ လည်းဖြစ်သည်။

လက်ရှိနိုင်ငံတော်အစိုးရလက်ထက်တွင် ပဲခူးတိုင်းဒေသကြီး အတွင်း ဟံသာဝတီမြို့ဟောင်း၊ မြို့ရိုးနှင့် ကျီးတို့ကို ပြန်လည် တူးဖော်ထိန်းသိမ်းခြင်း၊ ကော့ကုသိပ်တောင်ငူမြို့ဟောင်း ဖော်ထုတ် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တိမ်မြုပ် ပျောက်ကွယ်နေသည့် နိုင်ငံသမိုင်းတစ်လျှောက်မှ ကြီးကျယ် ခမ်းနားခဲ့သည့် ပုံရိပ်မြင်ကွင်းများမှာ ပြန်လည်မှန်းဆင်ကြည့်နိုင် အောင် ပေါ်ထွက်လာကြမည်ဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် အထင်ကရ အမွေအနှစ်များ ပြန်လည်ထိန်းသိမ်းမှု ပြည့်စုံလာ သည့်နှင့်အမျှ ဒေသ၏အထင်ကရ အထိမ်းအမှတ်နေရာတစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွက်လာမည်ဖြစ်ပြီး ဒေသအတွက် လည်း အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း တွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည့်အလျောက် လူတိုင်း ကိုယ်စီ နိုင်ငံတာဝန်ကျေပွန်ကြရပါမည်အကြောင်း။ ။

မုတ်သုံလေ အားအုန်းညှင်းငယ်မှ အားအသင့်အတင့်ရှိနေ

နေပြည်တော် ဩဂုတ် ၃
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအုန်းညှင်းငယ်မှ အားအသင့် အတင့် ရှိနေသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့် ရှိနိုင်သည်။ မိုး/လ

၃ - ၈ - ၂၀၂၅ ရက်နေ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate)

သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၅ ဂရမ်) ၏ ဈေးနှုန်းမှာ ၅၈၉၀၀၀၀ ကျပ် ဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဩဂုတ် ၃
စားအုန်းဆီရည်ညွှန်းဈေးနှုန်းစာသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားအုန်းဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူ စားအုန်းဆီစေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ပြည့်ဆည်းပေးနိုင် ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသို့လောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်တွင်းလိုအပ်ချက်ကို ပြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက် သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက် ရှိသည်။

ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ

တစ်ပိဿာလျှင် ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း စားအုန်းဆီတင်သွင်း သို့လောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် ဈေးနှုန်းထက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကွက်စားရန် ရည်ရွယ် ချက်ဖြင့် သို့လောင်ဖြန့်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားအုန်းဆီရည်ညွှန်းဈေး အနေဖြင့် စားအုန်းဆီဈေးရောင်းစီးဌာန၏ Website: www.doca.gov.mm Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။

သတင်းစဉ်

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၄ - ၈ - ၂၀၂၅ ကျပ်/လီတာ

Fuel (လက်လီဈေးနှုန်း)	ရန်ကုန်	မန္တလေး	နေပြည်တော်	ပဲခူး	မကွေး	ထားဝယ်	မုံရွာ	ပုသိမ်	မြစ်ကြီးနား	စစ်တွေ	ဘားအံ	မော်လမြိုင်	လားရှိုး	တောင်ကြီး	လွိုင်ကော်	ဟာခါး
92 Ron	၂၈၀၀	၂၉၀၀	၂၉၀၀	၂၉၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၂၉၀၀	၃၀၀၀	၃၂၀၀	၂၉၀၀	၂၉၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၂၀၀
95 Ron	၂၉၀၀	၃၀၀၀	၃၀၀၀	၂၉၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၃၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၃၀၀
HSD (500 ppm)	၂၇၀၀	၂၈၀၀	၂၇၀၀	၂၇၀၀	၂၈၀၀	၂၈၀၀	၂၈၀၀	၂၇၀၀	-	၃၀၀၀	၂၈၀၀	၂၈၀၀	၂၈၀၀	၂၈၀၀	၂၈၀၀	၃၀၀၀
HSD (50 ppm)	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၃၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၃၀၀
HSD (10 ppm)	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	-	၃၃၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၀၀၀	၃၃၀၀

ကျပ်/လီတာ မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံထုတ်ချက်ထားခြင်း ဖြစ်ပါသည်။

(၂) သုံးစွဲသူ မိတ်ပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုရပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ် ပါသည်။

၀၆၇- ၄၁၁၃၇၇၊ ၀၉-၂၅၄၆၂၅၄၇၇

၀၆၇- ၄၁၁၂၈၂၊ ၀၉-၇၇၇၂၉၃၃၂

စက်သုံးဆီတင်သွင်းသို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

မြန်မာ့အလင်း

စာတည်းမှူးချုပ်	-	ဟန်လင်းအောင်	သတင်းထောက်မှူး	-	ခင်ရတနာ
စာတည်းမှူး	-	မြင့်စိုး	အကြီးတန်း	-	ကျော်သူဝင်း၊ တင်မောင်လွင်
စာတည်းများ	-	ကျော်ဇေယျာမြင့်၊ နေဇာဇာထွန်း	သတင်းထောက်များ	-	ဟိန်းထက်စော၊ နောင်ထွန်း(၂)
ဘာသာပြန်စာတည်း	-	ခြူးစန္ဒီနွေ၊ တင်လင်းအောင်	အငယ်တန်း	-	ဇော်ဝိုင်းအောင်၊ ဝေသူနွယ်၊ ခင်ဖြူထွေး
သုတေသန	-	အိအိခင်နှင့် အဖွဲ့	သတင်းထောက်များ	-	
စာဖြင့်	-	ဇော်မင်းသန်းနှင့် အဖွဲ့	ဓာတ်ပုံသတင်းထောက်	-	တင်စိုး
စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း	-	မိုးမိုးအေးနှင့် နွဲ့မွန်တို့အဖွဲ့	အီးမေးနှင့် အွန်လိုင်း	-	သက်လှိုင်ဦးနှင့် အဖွဲ့

နေပြည်တော်-စာတည်းမှူး ၀၆၇-၃၆၁၄၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၇၊ ဖက်စ် ၀၆၇-၃၆၁၄၇၊ ရန်ကုန်ခရိုင်-အမှတ်(၅၃)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချုပ်(၂) ရပ်ကွက်၊ စဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၇၊ စီမံ ၀၁-၅၄၄၃၁၇၊ ငွေစာရင်း ၀၁-၅၄၄၃၁၆၊ ကြော်ငြာ ၀၁-၅၇၈၃၄၊ ၀၁-၅၇၉၁၀၀၊ Fax ၀၁-၅၄၄၂၂၁၊ ၀၆၇-၃၆၁၄၇၊ မြန်မာ့အလင်း ၀၁-၅၄၄၃၁၇၊ Fax ၀၁-၆၆၀၄၄၄၆။

ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃) ပုံနှိပ်ခြင်းအမှတ် - (၀၁၀၈၇၇)

mmalin.npt@gmail.com
www.facebook.com/MYANMAALINNNEWS





နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ဟံသာဝတီမြို့ရှိ သိန္နီတံခါးနေရာအား ကြည့်ရှုစစ်ဆေးစဉ်။

ဓါရှေ့ဖုံးမှ

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကမ္ဘောဇသေတ္တာရွှေနန်းတော်သို့ ရောက်ရှိကြပြီး ရွှေနန်းတော်အတွင်း ယခင်မြေနှုန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်လုံးကြီးများ ပြသထားရှိမှု၊ ရှေးခေတ်မြန်မာမင်းတို့၏ ကန်တော့ခံအခမ်းအနားပုံစံအား ရေးဆွဲပြသထားရှိမှု၊ အနော်ရထာမင်းတရားကြီး၏ သီရိဇေယျဘူမိ ရွှေနန်းတော် (ပုဂံခေတ်)၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသေတ္တာရွှေနန်းတော် (ဟံသာဝတီခေတ်)၊ အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာဓင်္ဂလာ ရွှေနန်းတော် (ကျန်းဘောင်ခေတ်)၊ မင်းတုန်းမင်းတရားကြီး၏ မြန်မာစံကျော်ရွှေနန်းတော် (ရတနာပုံခေတ်) စသည့် နန်းတော်ကြီးများအား နဂိုမူလပုံစံအတိုင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းထားရှိမှု မှတ်တမ်းဓာတ်ပုံများ၊ ကမ္ဘောဇသေတ္တာ ရွှေနန်းတော်အား ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရှေးဘုရင်များ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ မြေနန်းပြာသာဒ်တော်ကြီးထိန်းသိမ်းထားရှိမှု၊ ကမ္ဘောဇသေတ္တာရွှေနန်းတော်အား ပြန်လည်ဖော်ထုတ်ခြင်းမှတ်တမ်းဓာတ်ပုံများပြသထားရှိမှု စသည့်ပြင် အသီးသီးအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

အမြဲပြတ်ထိန်းသိမ်း

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ကမ္ဘောဇသေတ္တာရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားရှိသည့် ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ သမိုင်းကြောင်းအထောက်အထားများသည် ငွေကြေးဖြင့်တန်ဖိုးဖြတ်၍ မရနိုင်သည့် အဖိုးတန်အမွေအနှစ်များပင်ဖြစ်ကြောင်း။

- ❑ ကမ္ဘောဇသေတ္တာရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားရှိသည့် ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ သမိုင်းကြောင်းအထောက်အထားများသည် ငွေကြေးဖြင့်တန်ဖိုးဖြတ်၍ မရနိုင်သည့် အဖိုးတန်အမွေအနှစ်များပင်ဖြစ်
- ❑ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစိတ်စနစ်တကျဖြင့် တန်ဖိုးထားလက်ဆင့်ကမ်းထိန်းသိမ်းသွားကြရမည်
- ❑ ဓာတ်ပုံများ၊ ပန်းချီများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုနှင့် ဓာတ်ပုံအရည်အသွေးကောင်းမွန်မှုရှိအောင် ဆောင်ရွက်

❖ ရှေးယခင်ကတည်းကရှိပြီးဖြစ်သည့် ရှေးဟောင်းကျုံးနေရာများအား ပြန်လည်တူးဖော်ထိန်းသိမ်းသွား၊ သိန္နီတံခါးရှိ တံတားကိုလည်း ခေတ်မီနည်းပညာများ အသုံးပြု၍ ရှေးမူလကရာများအတိုင်း ပြန်လည်ပြုပြင် တည်ဆောက်သွားရန်လို၊ ကျုံးဘေးဝန်းကျင်၌ ပြည်သူများ အေးချမ်းစွာဖြင့် အနားယူအပန်းဖြေရန်နေရာများ၊ ကိုယ်လက်ကြံ့ခိုင်ရေး ဆောင်ရွက်နိုင်သည့်နေရာများကို ဆောင်ရွက်ပေးသွားရန်လိုသကဲ့သို့ ကျုံးဘေး၌ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်ပေး

ထို့ကြောင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစိတ်စနစ်တကျဖြင့် တန်ဖိုးထားလက်ဆင့်ကမ်းထိန်းသိမ်းသွားကြရမည် ဖြစ်ကြောင်း၊ ဓာတ်ပုံများ၊ ပန်းချီများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုနှင့် ဓာတ်ပုံအရည်အသွေး ကောင်းမွန်မှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးမြန်မာမင်းတို့လက်ထက် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အနုသုခုမ ပညာရပ်များ၊ ဘုရင့်နန်းတော်ကြီးများ၏ ကြီးကျယ်ခမ်းနားစွာဖြင့် တည်ဆောက်ထားရှိမှုများနှင့် ဩဇာတိက္ကမ ကြီးမားကျယ်ပြန့်ခဲ့မှုများကို ပုံပေါ်အောင် ခင်းကျင်းပြသထိန်းသိမ်းသွားရန်လိုကြောင်း၊ ကမ္ဘောဇသေတ္တာရွှေနန်းတော်ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲပြတ်ထိန်းသိမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အလားတူ ဟံသာဝတီမြို့တော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသေတ္တာရွှေနန်းတော်၏

ကျုံးကိုလည်း တစ်ဆက်တစ်စပ်တည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည့်များကို လမ်းညွှန်မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် မြင်းခင်းကောင်ကသောရထားတော်ကြီး မူလအရွယ်အစားပုံစံတူပြဆောင်အား ရှေးမူမပျက် ပြန်လည်တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ဟံသာဝတီမြို့ရှိ သိန္နီတံခါးနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း၊ ကျုံး၊ မြို့ရိုးနှင့် မြို့တံခါးများဆိုင်ရာ အချက်အလက်များနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို မိမိတို့အနေဖြင့် ရှေးမူမပျက်စေဘဲ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ထားရှိခြင်းသည် အနာဂတ်လူငယ်များအနေဖြင့် ချိုးချစ်စိတ်ဓာတ်များ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်၍ ရှေးဟောင်းသမိုင်းဝင် အထက်ကရအမွေအနှစ်များ ဖြစ်သည့်အတွက် စနစ်တကျဖြင့် ပုံစံတကျဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဟံသာဝတီမြို့ဟောင်း မြို့ရိုးတစ်လျှောက်တွင် ရှေးယခင်ကတည်းကရှိပြီးဖြစ်သည့် ရှေးဟောင်းကျုံးနေရာများအား ပြန်လည်တူးဖော်ထိန်းသိမ်းသွားရန်လိုကြောင်း၊ သိန္နီတံခါးရှိ တံတားကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ရှေးမူလကရာများအတိုင်း ပြန်လည်ပြုပြင် တည်ဆောက်သွားရန်လိုကြောင်း၊

ကျုံးဘေးဝန်းကျင်၌ ပြည်သူများ အေးချမ်းစွာဖြင့် အနားယူအပန်းဖြေရန်နေရာများ၊ ကိုယ်လက်ကြံ့ခိုင်ရေး ဆောင်ရွက်နိုင်သည့်နေရာများကို ဆောင်ရွက်ပေးသွားရန်လိုသကဲ့သို့ ကျုံးဘေး၌ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဟံသာဝတီမြို့ရိုး၊ ကျုံးဘေးတစ်လျှောက်နှင့် ပဲခူးမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပဲခူးမြို့အတွင်း ဖြတ်သန်းစီးဆင်းသွားသည့် ပဲခူးမြစ်အား ကျောက်စီနံရံများပြုလုပ်၍ ရေစီးဆင်းမှုများ ကောင်းမွန်စေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

စည်ကားလျက်ရှိ

မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၇၃) ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဝက်တစ်ချက်စီတွင် မြို့တံခါးငါးပေါက် ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထားသည့် ကျယ်ဝန်းခမ်းနားသည့် နန်းတော်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး "ကမ္ဘောဇသေတ္တာ" ဟု ခေါ်တွင်စေခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ် (အေဒီ ၁၅၈၁) ခုနှစ်၊ သက်တော် ၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ ပျက်စီးခဲ့ရကာ "ကမ္ဘောဇသေတ္တာ" နန်းတော်ကြီးမှာလည်း မီးရှို့ပျက်ဆီးခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်း ၄၀၀ ကျော်ခန့် အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် "ကမ္ဘောဇသေတ္တာ" နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြုတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ နေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကို တွေ့ရှိခဲ့ပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကို ရေးထိုးထားသည်ကို တွေ့ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူ ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်



နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည့်ညိစဉ်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည့်ညိ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်

နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည့်ညိသည်။
ဆုတောင်းပြည့် ရွှေမော်ခေါစေတီတော်မြတ်ကြီး

နေရာများ စနစ်တကျပါရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအား အမြန်ဆုံးပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ပေးသွားရန် လိုကြောင်း မှာကြားခဲ့ပြီး ဘုရားဖူးလာမိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ရွှေမော်ခေါစေတီတော်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုပြီး စနစ်တကျ ထိန်းသိမ်းကြရန်နှင့်အခြားလိုအပ်သည်များကို မှာကြားသည်။
စာမျက်နှာ ၅ သို့

- စေတီတော်မြတ်ကြီးနှင့် ပရိဝုဏ်တော်အတွင်းရှိ သာသနိက အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်
- ဘုရားဖူးလာ မိဘပြည်သူများ နေပူဒဏ်သက်သာစွာဖြင့် ဘုရားဖူးမြော်ကြည့်ညိနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက စေတီတော်ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြား ခင်းကျင်း ကပ်လှူလှူဒါန်းပေးသွားမည်

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ခေါစေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကြပြီး မြသပိတ်ဆွမ်းတော်၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။
ယင်းနောက် စေတီတော်မြတ်ကြီး အထက်ပစ္စယရှိ ဆုတောင်းပြည့်ဘိလူးရန် နိုင် ဘုရားအား ဖူးမြော်ကြည့်ညိပြီး ရွှေသင်္ကန်းကပ်လှူပူဇော်သည်။
ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည့်ညိကြပြီး တာဝန်ရှိသူများကို စေတီတော်မြတ်ကြီးနှင့် ပရိဝုဏ်တော်အတွင်းရှိ သာသနိက အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုသပ္ပာယ်ဖွယ် ဖြစ်စေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဘုရားဖူးလာ မိဘပြည်သူများ နေပူဒဏ်သက်သာစွာဖြင့် ဘုရားဖူးမြော်ကြည့်ညိနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက စေတီတော်ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြားခင်းကျင်း ကပ်လှူလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ရေဝင်ရေထွက်



နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ခေါစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။

စာမျက်နှာ ၄ မှ

ယင်းနောက် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံးအတွင်း၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက စေတီတော်မြတ်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် “ရှင်ပင်သာလျောင်း” ခေါ် “ရွှေသာလျောင်း” ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည့်သည့်ပြီး ပန်း၊ ရေချမ်း၊ ဆီးများ ကပ်လှူပူဇော်သည်။

ယင်းနောက် ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည့်သည့်ပြီး ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပပြီး လာရောက်ဖူးမြော်သူများ ကြည့်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး လိုအပ်



သည့် ပြုပြင်ထိန်းသိမ်းမှုများကို အမြဲအား ဆောင်ရွက်ရန်လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ ဘုရားဖူးလာ ပြည်သူများအား ရင်းရင်းနှီးနှီး လက်ဆက်ဆက်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်

အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ၍ ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ရွှေမော်စောစေတီတော် သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းလက်ရာဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုစဉ်။

ဆက်လက်၍ အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာ ပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးသည်။

ဆုတောင်းပြည့် စွယ်စုံတော်ရှင် မဟာစေတီတော်မြတ်ကြီး

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့မဇင်းရပ်ကွက်ရှိ ဒုတိယမြန်မာနိုင်ငံတော်ကြီးတည်ထောင်တော်မူခဲ့သော ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင် တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့်စွယ်စုံတော်ရှင် မဟာစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည့်ညိုကာ သစ်သီးအစားအသောက်များ ပြုလုပ်လှူဒါန်းပူဇော်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက စေတီတော်မြတ်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ၍ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ယနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အညီ ပဲခူးမြို့ရှိ တန်ခိုးကြီးဘုရားစေတီများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလှက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်



ပေးအပ်လှူဒါန်း
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆုတောင်းပြည့်စွယ်စုံတော်ရှင် မဟာစေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို တာဝန်ရှိသူများအား ပေးအပ်လှူဒါန်းစဉ်။

ရင်းရင်းနှီးနှီးနှုတ်ဆက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။



အကြမ်းဖက်မှုပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

- ၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ကိုယ်စားပြုတော်၊ လူ့အခွင့်အရေးအဖွဲ့ CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
- ၂။ မြိမ်းခြောက်၊ လူသတ်၊ အဖျက်အမှောင်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH ၊ NUG ၊ PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှု မပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။
- ၃။ ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက်သမားတို့၏သတင်းကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။

အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို ဖျက်ဆီးမှုရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင် ဖြစ်သည်။

အမုန်းစကားပြန်ပွားခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေပြီး ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်နှင့် ငြိမ်းချမ်းပြီး ညီညွတ်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရန် မျှော်မှန်းချက်တို့ကို ထိခိုက်စေသည့်အပြင် အကျင့်စာရိတ္တကိုလည်း ထိပါးစေသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့်တားဆီးရန် စိမ့်ဆောင်ရွက်ရမည်။ အမုန်းစကားဆန့်ကျင်သည့် လူဝတ်စုံများတွင် အားလုံးပါဝင်ရန်နှင့် ပံ့ပိုးအားပေးရမည်။

ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် မိုးစပါး ၈၄၆၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက စိုက်ပျိုးရန်လျာထား

နေပြည်တော် ဩဂုတ် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် လျာထား မိုးစပါး ၈၄၆၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက အပြည့်အဝစိုက်ပျိုးနိုင်ရန် ရေသောက်စနစ်အတွင်း စိုက်ပျိုးရေး အဆင်ပြေချောမွေ့စွာပေးဝေနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုဆန်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယာယီ ရေလွှယ်မြောင်းများအတွင်း ဝင်ရောက်လျက်ရှိသည့် သန့်ရှင်းရေးလင်းလင်းရှင်းရှင်းနှင့် နန်းဖမ်းတာ တည်ဆောက်ရန် ဆောင်ရွက်နေမှု၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးခြင်းအတွက် ဆက်လက်ပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်း တူးဖော်ခြင်း၊ ယာယီနန်းထိန်းကန် တည်ဆောက်ခြင်း၊ လိုအပ်သော တူးမြောင်းအဆောက်အအုံ လုပ်ငန်းများကို သတ်မှတ်ကာလ အချိန်မီပြီးစီးရေး၊ ရေလွှဲဆည်အသစ်တည်ဆောက်ရာတွင် ရေရှည်

တည်တံ့စွာ အသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံနှင့် တည်ဆောက်မှုလုပ်ငန်းဖြစ်စေရေး ဆွေးနွေးဟောကြားပြီး ဆင်သေရေလွှဲဆည် အသစ်တည်ဆောက်ရန် လျာထားရွေးချယ်ထားသောနေရာကို ကြည့်ရှု စစ်ဆေးကာ လေ့လာဆန်းစစ်ချက်များ ပြီးစီးပြီဖြစ်၍ အသစ်ရေးဆွဲသော ဒီဇိုင်းအား ဩဂုတ်လအတွင်း ပြီးမြောက်အောင်ရေးဆွဲ၍ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ဗဟိုလေးငလျင်ကြီး လုပ်ခတ်မှုကြောင့် ဆင်သေ ရေလွှဲဆည်၏ ပင်မတံခံ (Head Work) တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ရေသောက်စနစ်အတွင်းရှိ မိုးစပါး၊ နွေစပါးစိုက်ပျိုးခြင်းအတွက် ရေပေးဝေရာ၌ စနစ်တကျရေစိမ့်ခန့်ခွဲမှုပြုလုပ်နိုင်ရန် ဆင်သေ ရေလွှဲဆည်အသစ်တည်ဆောက်ရန် စီမံဆောင်ရွက် လျက်ရှိရာ ဆင်သေရေလွှဲဆည်အသစ် မတည် ဆောက်မီနှင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလ အတွင်း ရေသောက်စနစ်အတွင်း ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေးပေးဝေရမည်ဖြစ်၍ ရေလွှဲဆည်၏ Under Sluice အပိုင်း၊ ရေခေါ်မြောင်းများအပိုင်းနှင့် ရေသောက်စနစ်အပိုင်းများကို လိုအပ်သည့် နေရာ



များ၌ ပြုပြင်ခြင်း၊ Structure များ တည်ဆောက်ခြင်း၊ သန့်ရှင်းရေးဖော်ခြင်းနှင့် ရေလွှဲလမ်းရင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် တပ်ကုန်းမြို့နယ် ကျောက်ဆည်ရွာအနီးရှိ

ကင်းသာရေထိန်းတံခံသို့သွားရောက်၍ တစ်ဖက်တွင် ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် တစ် ကြိမ်ခွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

ဒေးဒရိုမြို့၌ စကျါဒါနဆေးခန်း (၁၀) နှစ်ပြည့် ဖွင့်လှစ်မှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

ဒေးဒရို ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရို မြို့နယ်၌ မျက်စိဝေဒနာနှင့် ပတ်သက်သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေးဒရို စကျါဒါနဆေးခန်း

ဖွင့်လှစ်မှု (၁၀) နှစ်ပြည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် သာသနာဗိမာန်ပရိဝုဏ်ရှိ စကျါဒါနဆေးခန်း၌ ကျင်းပသည်။ အခမ်းအနားတွင် စကျါဒါနဆေးခန်း ဦးဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာ

စာရက ဩဝါဒကထာ မိန့်ကြားခဲ့ပြီး စကျါဒါနဆေးခန်းကော်မတီဥက္ကဋ္ဌဦးတင်ဝင်းက တည်ဆောက်လည်ပတ်နေမှု၊ မျက်စိဝေဒနာရှင်များ ကုသဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြသိန်းမောင်က စကျါဒါနဆေးခန်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးသွားမည် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မျက်စိစစ်သပ်စက်နှင့် လစဉ်အလှူရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်

တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဒေးဒရိုမြို့နယ် စကျါဒါနဆေးခန်းအား ၂၀၁၅ ခုနှစ်မှစတင် ဖွင့်လှစ်၍ စမ်းသပ်ကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဒေးဒရိုမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်၊ ကျေးရွာများမှ ရဟန်း၊ သံဃာ၊ သီလရှင်နှင့် နှစ်ပေါင်းဝေဒနာရှင်များအား (အခမဲ့) အခြားမျက်စိ လူနာရှင်များအား စရိတ်မျှပေးစနစ်ဖြင့် မျက်စိဝေဒနာရှင် ၁၂၀၆၆ ဦး စမ်းသပ်ကုသပေးခဲ့ပြီး ၂၈၈၃ ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

အစာလင်း

✧ ကျောင့်ဖုံမှ

ဌာနဆိုင်ရာဝန်ထမ်းများက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင်ရှိ ချွံနုပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ အများရောဂါနှင့် အထွေထွေရောဂါများဖြင့် ဒေသခံတိုင်းရင်းသားပြည်သူအမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၆၆ ဦး စုစုပေါင်း ၁၀၈ ဦးတို့အား တပ်မတော်သားဆရာဝန်များနှင့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



အိမ်ပြင်ပ၌ ထွန်းသောမီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၃
အားကစားနှင့် လူငယ်ရေးရာ
ဝန်ကြီးဌာန (၄)နှစ်မြောက်နှစ်ပတ်
လည်နေ့အခမ်းအနားကို ယနေ့
နံနက်ပိုင်းတွင် နေပြည်တော်
အားကစား လေ့ကျင့်ရေးစခန်း
(Gold Camp) ရှိ (Gold Medal
Hall)၌ ကျင်းပရာ အားကစားနှင့်
လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်
ဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
Jeng Phang နော်တောင်၊ ဒုတိယ
ဝန်ကြီးများဖြစ်ကြသည့် ဦးထိန်
လင်း၊ ဦးစင်မင်းထက်နှင့်
ဦးမြ၊ဇော်စိုး၊ တာဝန်ရှိသူများ၊
အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်း
များနှင့် ၎င်းတို့၏ သားသမီးများ
တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး
က ဝန်ကြီးဌာနများအနက်
တိုင်းတစ်ပါးမြေတွင် အဓိမြန်မာ



နိုင်ငံ၏အလံကို အခြားနိုင်ငံ
အလံများ၏အထက်ထိ လွှင့်ထူ
နိုင်အောင် ဆောင်ရွက်နိုင်သည့်
ဝန်ကြီးဌာနသည် အားကစားနှင့်
လူငယ်ရေးရာဝန်ကြီးဌာန ဖြစ်၍
ဂုဏ်ယူတတ်ကြရန် လိုကြောင်း၊
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်
ရေး၊ နိုင်ငံတော်၏ အားကစား
အဆင့်အတန်း တိုးတက်မြှင့်တင်
ရေး၊ အရှေ့တောင်အာရှ အာရှနှင့်
ကမ္ဘာ့နိုင်ငံများအကြား အဆင့်
မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင် အနိုင်
ရရှိရေးတို့ကို တစ်နိုင်ငံလုံးအတိုင်း

အားကစားပြိုင်ပွဲတွင် အနိုင်ရရှိ
၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး
သက်ဆိုင်ရာကဏ္ဍအလိုက်ပိုင်းဝန်း
ပူးပေါင်း ဆောင်ရွက်ကြရန်နှင့်
နိုင်ငံသားကောင်း ပီသစွာဖြင့်
ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ
ကို လေးစားလိုက်နာပြီး မိသားစု
စိတ်ဓာတ်ဖြင့် စည်းလုံးပျော်ရွှင်
စွာ ကြိုးပမ်းဆောင်ရွက်ကြရန်
တိုက်တွန်းပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာ
သင်နှစ်တွင် တက်ရောက်လျက်
ရှိသည့် ဝန်ထမ်းသား/သမီးများ
အတွက်ပညာသင်ထောက်ပံ့ကြေး
များ၊ တက္ကသိုလ်ဝင်စာမေးပွဲ
တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြ
သူများ၊ ပြည်တွင်း/ ပြည်ပ
သင်တန်းများ၊ ဆွေးနွေးပွဲများ၊
ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိ
ခဲ့သည့် ဝန်ထမ်းများ၊ အပြည်ပြည်
ဆိုင်ရာ ဖိတ်ခေါ်အားကစားပြိုင်ပွဲ

များတွင် အားကစားနည်းအလိုက်
ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိ
ခဲ့ကြသူများကို ပြည်ထောင်စု
ဝန်ကြီး၊ ဒုတိယဝန်ကြီးများ
နှင့် ညွှန်ကြားရေးမှူးချုပ်များက
ပညာသင် ထောက်ပံ့ကြေးများ၊
ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြု
မှတ်တမ်းလွှာများနှင့် ဂုဏ်ပြု
ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြ
ပြီး (၄)နှစ်မြောက် နှစ်ပတ်လည်
နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်း
များအား အမှတ်တရလက်ဆောင်
များ ကစမ်းမဖောက်ပေးသည်။
ညနေပိုင်းတွင် ပျော်ပွဲရွှင်ပွဲ
အစီအစဉ်အဖြစ် မြဝတီတေးဂီတ
အဖွဲ့မှ သီဆိုမျှော်ဖြေပြီး ဝန်ထမ်း
များ၏ သီချင်းဆိုပြိုင်ပွဲနှင့် ဆုရရှိ
သူများအား ဆုချီးမြှင့်ပွဲများကို
ဆက်လက်ကျင်းပခဲ့ကြောင်း သိရ
သည်။
သတင်းစဉ်

မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့သည့် တရုတ်နိုင်ငံသား ၂၅ ဦးအား ပြန်လည်လွှဲပြောင်းပေးအပ်

နေပြည်တော် ဩဂုတ် ၃
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်
အောင်နိုင်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်
အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး
ဝန်ကြီးဌာန မူဆယ်ရဲတပ်ဖွဲ့ နိုင်ငံရေးမှူး Mr. Jiang
Guoli ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့
သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်
တယ်ဟုန်တိုင်း မန်စီမြို့ရှိ YESTE ဟိုတယ်အစည်း
အဝေးခန်းမ၌ ဇူလိုင် ၂၆ ရက်တွင်တွေ့ဆုံကာ မူဆယ်
ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု
တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် မူဆယ်ဒေသအတွင်း အွန်လိုင်း

လိမ်လည်မှုတိုက်ဖျက်ရေးအား မြန်မာ- တရုတ်
နှစ်နိုင်ငံပူးပေါင်း၍ ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်၊
၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်
ခဲ့ပြီး ကရင်ပြည်နယ်မြဝတီဒေသတွင်းလည်း တရုတ်
နိုင်ငံနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်
ရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်
အထိ နိုင်ငံခြားသား ၉၂၅၉ ဦးအား ဖော်ထုတ်စစ်ဆေး
နိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍ တရားမဝင်အွန်လိုင်း
လိမ်လည်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး
နိုင်ရေး သတင်းဖလှယ်ခြင်း၊ ဖမ်းဆီးရန်တရားခံများ
အား ပြန်လည်လွှဲပြောင်းလက်ခံခြင်းနှင့် ဆက်လက်
ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအား ဆွေးနွေး



ခဲ့ကြသည်။
ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့များ၊
နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်မှ
တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်း
လိမ်လည်မှု စစ်ဆေးဖော်ထုတ်ရေးအား ဇူလိုင် ၂၈
ရက်မှ ၃၀ ရက်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ရာ
ရမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း
တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှု
ကျူးလွန်သူ တရုတ်နိုင်ငံသား ၂၅ ဦးတို့အား
အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့
သည့် အဆောက်အအုံ ၁၅ လုံး၊ ကွန်ပျူတာအလုံး

၃၀၊ Laptop ၃၈ ခုနှင့်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၁၁ လုံး၊
Wifi စက် ၁၄ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီး
နိုင်ခဲ့သည်။
အဆိုပါဖမ်းဆီးရမိခဲ့သူများအား မြန်မာ-တရုတ်
နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆွေးနွေးပွဲသဘောတူညီ
ချက်များအရ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် မြန်မာ-
တရုတ်နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် မန်ပီနီး
ဂိတ်၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ
တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ
လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း
ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်
မင်းဘူး ဩဂုတ် ၃
မင်းဘူးခရိုင်၌ ဒေသတွင်း
စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး
တိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအား
တိုးတက် မြှင့်တင်ရေးအတွက်
တောင်သူ စိုက်ပျိုးနည်းပညာပေး
သင်တန်းများကို ဥယျာဉ်စင်
ကျေးရွာ သိမ်ကုန်းရှေ့တန်းစခန်း
ဝင်းအတွင်းရှိ စိုက်ပျိုးပညာပေး
ရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်း
ကျောင်း၌ ယနေ့အထိ စဉ်ဆက်
မပြတ် ဖွင့်လှစ်ပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် မင်းဘူး
ခရိုင်အတွင်းရှိ မင်းဘူး(စကျ)
ပွင့်မြို့၊ စလင်း၊ စေတက္ကရာဇ်နှင့်
လုံမြို့နယ်များမှ တောင်သူများနှင့်
သရက်ခရိုင် မင်းလှမြို့နယ်မှ
တောင်သူများက လစဉ်ဖွင့်လှစ်
သည့် သင်တန်းအမျိုးအစားများ
အလိုက် တက်ရောက်ခဲ့ကြောင်း၊
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး
မှူး ဒေါ်သီတာလွင်ထံမှ သိရ
သည်။
မောင်မောင်(မင်းဘူး)



**ဥပဒေဘောင်
အတွင်းနေထိုင်ခြင်း
ဘေးကင်းရန်ကွာ
စိတ်ချမ်းသာ**

မွန်ပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာသူများအား အလှူငွေနှင့် ပစ္စည်းများပေးအပ်

မော်လမြိုင်၊ ဩဂုတ် ၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ် ကနဲစီးတိုက်ကျောင်း ပညာဓိကစီမံခန့်ခွဲ ကျင်းပသည့် ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား အလှူငွေပေးအပ်ခြင်းနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုက်ထီးဆောင်း ဆရာတော်ကျောင်းကြီး ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘန္တန်နာဂဒီနှင့် ဆရာတော်ကြီးများအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပေါင်မြို့နယ် လေဘေးသင့်ပြည်သူများအတွက် ကျိုက်ထီးဆောင်း ဆရာတော်ကြီးလှူဒါန်းသော လှူဒါန်းပစ္စည်း တန်ဖိုးငွေကျပ် ၉၅၉၄၄၀၀၀ နှင့် သိန်း ၃၀၀ စုစည်းလှူဒါန်းငွေကျပ် ၁၂၅၉၃၄၀၀၀ ကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဦးလှထွန်း(ကိုလှထွန်း) ငရုတ်သီးမွန်လုပ်ငန်းမိသားစုက လှူဒါန်းငွေကျပ်သိန်း ၅၀၀ နှင့် ဦးတင်လှိုင်(ကျော်ကြားအိမ်ဆောက်ပစ္စည်းရေးဝယ်ရေးမိသားစု)က လှူဒါန်းငွေကျပ် ၂၄၆ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း လက်ခံရယူသည်။

ထောက်ပံ့ပေးအပ်

ယင်းနောက် ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လှူဒါန်းပစ္စည်းများနှင့် လုံးဝပျက်စီးနေအိမ် ၂၅ လုံးအတွက်



မွန်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် ၆၂၃၁၁၈၅ သန်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၁၆၀ အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် ၄၈ သန်းကို ပေးအပ်ကြပြီး လေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပေါင်မြို့ပေါ်ရပ်ကွက်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံအချို့နှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့မှုများကို လှည့်လည်ကြည့်ရှုပြီး(အပေါ်ပုံ) ပြုပြင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်လွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ခန့်မရှိကျင်းပသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၄၃၂၇ စု၊ လူဦးရေ ၁၉၈၂၁ ဦးအတွက် တစ်ဦးလျှင် တစ်လနှစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ ထောက်ပံ့ငွေကျပ် ၁၈၈၉၂၃၁၈၂၆၀ သန်းကို ပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး သို့လှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ အလှူပစ္စည်းများ သို့လှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

စည်သူ(ပြန်/ဆက်)

ဘားအံမြို့၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ၊ ဩဂုတ် ၃

ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဖြစ်သော ချည်ဖြူဖွဲ့ပွဲမင်္ဂလာ (လာခင်ရင်စူး) ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ် နေရာအနှံ့အပြားနှင့် ကရင်လူမျိုးများ ပျံ့နှံ့နေထိုင်ရာ ဒေသအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိရာ ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဦးစွာ သဘာပတိနှင့် အဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး သဘာပတိက ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာဆိုင်ရာများကို ရှင်းလင်းပြောကြား၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘိုးဘွားများ ရှေးနှစ်ပေါင်း များစွာကတည်းက ထားရှိခဲ့သည့် ကောင်းမြတ်သော ရိုးရာအမွေအနှစ် တစ်ခုကို မပျောက်ပျက်အောင် ကရင်လူငယ်များအားလုံးက ကြိုးမားသည့် တာဝန်တစ်ရပ်အနေဖြင့် ခံယူ၍ မြတ်မြတ်နိုးနိုးဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

သား လူငယ်မောင်မယ်များက ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၂၀၀ ကို ပွဲတော်ကျင်းပရေးကော်မတီထံ ချီးမြှင့်ပေးအပ်ကာ ပွဲတော်ကျင်းပရေးကော်မတီမှ (၄၆)ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

နှင့် အရန်ပုဂ္ဂိုလ်နှစ်ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဘိုးနှင့်အဘွားများက မြေးငယ်များခြံရံလျက် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပွဲတော်အကြီးအမှူးက ရိုးရာအစဉ်အလာများနှင့် အညီ အစီအစဉ်အတိုင်း ဆောင်ရွက်သည်။

ဆက်လက်၍ ရိုးရာသီချင်းဖြင့် ဂုဏ်ပြုကြိုဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသား ရပ်မိ



ရပ်မများ၊ တိုင်းရင်းသားပြည်သူများက အဘိုး၊ အဘွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာ ခံယူကြသည်။ ချည်ဖြူဖွဲ့ရာတွင် ၄၀၀၀ ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညှင်း၊ ချည်ဖြူသန့်စင်သောရေ၊ ကြိုပိုင်း စသည့် ပစ္စည်း ခုနစ်မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသားတို့အားစုပေါင်းညီညွတ်စွာ နေထိုင်စေလိုသည့် အဓိပ္ပာယ်များ ပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုစလေ့ထုံးတမ်း အစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများ ထိန်းသိမ်းသည့် ပွဲတော်တစ်ရပ်

ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်းနှင့် ကရင်လူမျိုးများပျံ့နှံ့နေထိုင်ရာဒေသအသီးသီးတို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံ့အပြားတွင် ကျင်းပလေ့ရှိကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ် မြစ်ရေအခြေအနေ

နေပြည်တော်၊ ဩဂုတ် ၃

ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရမှုမှတ်အထက်သို့ ငါးပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရမှုမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

သံလွင်မြစ် ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေခိုမိပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု

သံဖြူဇရပ်၊ ဩဂုတ် ၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ နိုင်ငံစီးပွားဖြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးစပါစိုက်ခင်းများကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့ကွင်းဆင်းကြည့်ရှုရာ ညွှန်ကြားရေးမှူးက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စနစ်တကျဆောင်ရွက်ရန်နှင့် မြေဩဇာများ အချိန်ကိုက်အချိုးကျ ထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန်မှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည့်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဩဂုတ် ၃
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဖွဲ့အစည်းများနှင့်အတူ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ် ဝိန်းချစ်ကျေးရွာအုပ်စု ထိရိကျေးရွာ ကုမ္ပဏီသယ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ဆက်ကပ်လျှူဒါန်းသည်။

ထို့နောက် လွိုင်လင်လေးမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အုပ်ချုပ်မှုကိစ္စရပ်များ စနစ်တကျရှိစေရေး၊ ဌာန၏ ပင်မလုပ်ငန်းတာဝန်များ အောင်မြင်ဆောင်ဆောင်ရွက်ရေးမှာကြားပြီး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေထိုင်လျက်ရှိသော ရှမ်းပြည်နယ် လွယ်ပေါ၊ ဆင်ဖြူတောင်ပိုင်း၊ ညောင်မွန်း၊ ရွှေစမ်း၊ ငါးမူး၊ စံကား



ကုန်းသာ၊ နောင်လိုင်၊ ကနဦး၊ ကုန်းဆွတ်၊ နန်းဆွတ် စသည့်ကျေးရွာများမှ ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ကြသည်။

ဆက်လက်၍ လွိုင်လင်လေးမြို့သို့ ရောက်ရှိကာ ပြည်သူများအား စနစ်တကျပြန်လည်နေရာချထားပေးနိုင်ရေး၊ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်လင်လေးတိုက်နယ်ဆေးရုံ

ပြန်လည်ပြုပြင်နိုင်ရေးနှင့် စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ စိုက်ပျိုးရေးဦးစီးဌာနရုံး ဖွင့်လှစ်မှု အခြေအနေနှင့် လွိုင်လင်လေးမြို့ ရွှေတောရေဓမ္မဘုန်းတော်ကြီးကျောင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးပြီး အမိုး၊ မျက်နှာကြက်နှင့် မီးလင်းများ ပြန်လည်ပြုပြင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် လွိုင်ကော်-ဆီဆိုင်လမ်းပိုင်း မိုင်တိုင် ၁၃၈/၄ တွင် ကုန်ကုန်ရစ်လမ်းနှင့် ကျောက်စီရေမြောင်းဆောင်ရွက်နေမှုနှင့် ၃၃/၁၁ ကေစီ ၅ အမီဗီအေ ကယန်းသာယာဓာတ်အားခွဲရုံ စက်ထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းအချိန်ပြီစီးရေးနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်မည့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ၊ စက်မှုဇုန်နှင့်လွိုင်လင်လေးမြို့သို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းများ အသင့်ဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများအား ကော်ဖီမခံ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ပေးအပ်ခဲ့သည်။ သတင်းစဉ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်အားပေး

စစ်တွေ ဩဂုတ် ၃
၂၀၂၅ ခုနှစ် မိုးရာသီ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ ညောင်တီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်အဖြစ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဘောလုံးအသင်းနှင့် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားပြီး တစ်ခွဲစိတ်ဆုလေးကို ဆွတ်ခူးရရှိသွားသည်။

ဆက်လက်၍ အကောင်းဆုံးအားကစားသမားဆု ရရှိသော အားကစားသမားများ၊ ပြိုင်ပွဲတစ်လျှောက်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နိုင်ငံအဖွဲ့ဝင်များနှင့် Fitness Dance အကအဖွဲ့တို့ကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အတွင်းရေးမှူးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများက

ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တတိယဆုရရှိသော အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးအသင်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေကျပ် ခုနစ်သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းအသင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက က တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ပန်းဖွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုဆွတ်ခူးရရှိသွားသော အမှတ်(၂) အခြေခံပညာ



အထက်တန်းကျောင်းအသင်းကို တစ်ဦးချင်း ဆုတံဆိပ် တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ နှင့် ဆုငွေကျပ် ၁၅ သိန်းနှင့် တစ်ခွဲစိတ်ဆုလေး တင်ထွန်း(ပြန်/ဆက်)

ကျန်းမာရေးဝန်ကြီးဌာန
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ

ပထမပတ် - မိခင်နို့ စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်
ဒုတိယပတ် - ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်
တတိယပတ် - ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်
စတုတ္ထပတ် - အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်

မြန်မာနှင့် ထိုင်း သတင်းမီဒီယာကောင်စီများ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချုပ်လွှာ လက်မှတ်ရေးထိုး

ရန်ကုန် ဩဂုတ် ၃
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (Myanmar Press Council)(MPC)ဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး ဦးဆောင်သည့်အဖွဲ့နှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာကောင်စီ (National Press Council of Thailand) (NPCT) ဥက္ကဋ္ဌ Mr. Chavarong Limpattamapaneer ဦးဆောင်သည့် သတင်းမီဒီယာကောင်စီဝင်များသည် ဩဂုတ် ၁ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံ သတင်းမီဒီယာကောင်စီတို့အကြား သတင်းမီဒီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချုပ်လွှာ(MoU)ကို လက်မှတ်ရေးထိုးကြသည်။

သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးအေးချမ်း၊ တွဲဖက်အတွင်းရေးမှူး (၂)ဦးရဲမင်းစိုးတို့ပါဝင်သော အဖွဲ့သည် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက်အထိ ထိုင်းနိုင်ငံ Bangkok Post သတင်းစာတိုက်၊ ထိုင်းနိုင်ငံ အမျိုးသားရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာန (National Broadcasting Services of Thailand) (NBT) နှင့် မဟာချိုင် Cable TV ရုပ်သံထုတ်လွှင့်ဌာနများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

■ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာမှတ်တမ်းပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေးငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။

■ အွန်လိုင်းလောင်းကစားကြော်ငြာများ လက်ခံကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၇) စာမေးပွဲစနစ်နှင့် စစ်ဆေးအကဲဖြတ်မှုစနစ်များ

ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ်-ငြိမ်း)

ထပ်မံပြီး စာရေးသူကြုံတွေ့ခဲ့ရသော နိုင်ငံတကာ ကျင့်သုံးနေသည့် ပညာရေးစစ်ဆေးအကဲဖြတ်မှု စနစ်များအကြောင်းကို ဆက်လက်ဆွေးနွေးပါမည်။ စာရေးသူ တက်ရောက်ခဲ့ရသော စိုက်ပျိုးရေး တက္ကသိုလ်များနှင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အတွင်း အသုံးပြုသော အကဲဖြတ်ခြင်းစနစ်များ (စာမေးပွဲအပါအဝင်) ဆွေးနွေးကြည့်ရအောင်။

စာရေးသူတို့ ဘွဲ့ကြိုကျောင်းသားဘဝက မြန်မာလိုသင်ပြီး နောက်ဆုံးစာမေးပွဲကို တစ်နှစ်လုံးနေမှ သုံးနှစ်ခန့် စာစီစာကုံး/စာတမ်းတို့ ရေးစနစ်ဖြင့် မြန်မာလိုပဲ တစ်ကြိမ်တည်း ဖြေဆိုခဲ့ရသည်ကို သတိရမိပါသည်။ အထက်တန်းကျောင်းစာမေးပွဲနှင့် မတူညီသော လက်တွေ့စာမေးပွဲများ ပါလာပါသည်။ သို့သော် ဘာသာရပ်ဆိုင်ရာ၊ ဝေါဟာရ/ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများမှာ မူရင်းအင်္ဂလိပ်စာပါပဲ။ ထိုစဉ်က အဆင့်စနစ်ဖြင့် အမှတ်ပေးပြီး Grade-2 ဆိုလျှင် စာမေးပွဲကျ၊ Grade - 5 ဆိုလျှင် ဂုဏ်ထူးမှတ်ရသော စနစ်ဖြစ်ပါသည်။ ယခုအမှတ်စနစ် ပြောင်းထားပါသည်။

နောက် ၁၉၈၇ ခုနှစ် ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် မဟာစိုက်ပျိုးရေး ပညာသင်တန်းတက်ရောက်ခဲ့စဉ်က စစ်ဆေးအကဲဖြတ်မှုစနစ်က လုံးဝပြောင်းသွားခဲ့ပါသည်။ တက္ကသိုလ်က နှစ်ဝက်သင်ရိုးစနစ်ကို ကျင့်သုံးသွားပြီး အမှတ်အစား ဂရိတ်နှင့်ပေးသည့်စနစ် ဖြစ်သွားပါသည်။ စစ်ဆေးအကဲဖြတ်မှုမှာ စာမေးပွဲစနစ် တစ်ခုတည်း မဟုတ်တော့ပါ။ ကြိုတင်တင်ပြရမည့်အလုပ်တာဝန်များ၊ ဟောပြောတင်ပြချက်များ၊ ဘာသာရပ်ဆိုင်ရာ ပြန်လည်ဆန်းစစ်ခြင်းများ ပါဝင်လာပါသည်။

၂၀၀၂ ခုနှစ် ဂျာမနီနိုင်ငံတွင် လယ်ယာစိုက်ပျိုး



ပါရဂူစာမေးပွဲအပြီး စာရေးသူနှင့် ကြီးကြပ်ဆရာ/စာစစ်ပုဂ္ဂိုလ်များ။

ရေးပညာ ပါရဂူဘွဲ့သင်တန်းတက်စဉ် သူတို့၏ စနစ်အရ ကြီးကြပ်ဆရာနှင့် ဆွေးနွေး၍ ပါရဂူသုတေသန သီးသန့်သာ လုပ်ဆောင်ခဲ့ရပြီး ပါရဂူနောက်ဆုံး စာမေးပွဲတွင် တွေ့ရှိချက် ဆွေးနွေးချက်များကိုသာ ပြုလုပ်ခဲ့ရပါသည်။ သို့သော် စာရေးသူက တက္ကသိုလ်မှလာသော ကျောင်းဆရာဖြစ်နေ၍ သူတို့အင်္ဂလိပ်လို သင်ကြားပေးသော ဘွဲ့ကြိုသင်တန်းများကို မိမိအားသည့် အချိန်တွင် လိုက်လံတက်ရောက် လေ့လာခဲ့ပါသည်။

ထိုစဉ်က တက်ရောက်ခဲ့သော စာရေးသူ၏ ကက်ဆယ်တက္ကသိုလ်က ဘာသာရပ်တစ်ခုကို မော်ဂျူး စနစ်/အချိန်တိုအတွင်း ဆက်တိုက် သင်ကြားသည့်စနစ် (Modular based Block Teaching System) ဖြစ်ပြီး စာသင်ချိန် တစ်နှစ်လေးကြိမ်ခွဲ ပြုလုပ်ကာ စာမေးပွဲစနစ်က လူတွေ

နှုတ်ဖြေသီးသန့်ပင် ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူ နှစ်ယောက်ကို တစ်ပြိုင်တည်း အခန်းထဲ ထည့်ပြီး နာရီဝက်ကြာခန့် ပယ်ပယ်နယ်နယ် မေးပါတော့သည်။ စာအလွတ်ကျက်၍ မရတော့ဘဲ သင်ခန်းစာကို ပိုင်နိုင်မှသာ ဖြေနိုင်ပါလိမ့်မည်။ ဤစနစ်က ဂျာမန်ကျောင်းသားများပင် တဖုံးဖုံး စာမေးပွဲကျကြပါသည်။ ကောင်းသည့်အချက်က ပထမအကြိမ် မအောင်မြင်ပါက နောက်ထပ် နှစ်ကြိမ် (စုစုပေါင်း သုံးကြိမ်) ပြန်လည်ဖြေဆိုခွင့် ရှိပါသည်။

တစ်ဖန် တတ်မြောက်မှု စွမ်းရည်စစ်ဆေးမှုတွင် စာအုပ်ပိုဒ်စာမေးပွဲနှင့် စာအုပ်ဖွင့်စာမေးပွဲတို့ အကြား နှိုင်းယှဉ်ခြင်း၊ အကျိုးကျေးဇူးနှင့် လက္ခဏာများကို ဖော်ပြထားပါသည်။

စာအုပ်ဖွင့်စာမေးပွဲ၏ အကျိုးကျေးဇူးများ

- မှတ်မိမှုထက် နားလည်မှုအပေါ် အခြေခံသည့် နက်နက်ရှိုင်းရှိုင်း သင်ယူမှုကို လှုံ့ဆော်သည်။
- လက်တွေ့ဘဝတွင် စွမ်းဆောင်နိုင်မှုများကို ပြသနိုင်သည်။ (ဥပမာ - ဆရာဝန်၊ အင်ဂျင်နီယာ၊ သုတေသနဆောင်ရွက်မည့်သူ)။
- ကျောင်းသားကိုယ်တိုင် လေ့လာမှုများ (self-learning) တိုးတက်စေသည်။
- စာမေးပွဲမီးဖူနှင့် စိတ်ဖိစီးမှုကို လျော့နည်းစေသည်။

ဇယား - ၁ စာအုပ်ဖွင့်စာမေးပွဲကို အသုံးပြုသော နိုင်ငံတကာတက္ကသိုလ်များ

တက္ကသိုလ်	အသုံးပြုပုံ
ကိန်းဘရစ်တက္ကသိုလ်၊ ယူကေနိုင်ငံ Cambridge University (UK)	ဥပဒေ၊ ဘာသာရေးလေ့လာမှုနှင့် ဘွဲ့လွန်သိပ္ပံများတွင် စာအုပ်ဖွင့်စနစ် အသုံးပြုသည်။
ဟားဗတ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Harvard University (USA)	ကိုဗစ်-၁၉ ကာလအတွင်း မိမိအိမ်မှ ဖြေဆိုရသော စနစ်/အကဲဖြတ်မှု သုံးခဲ့သည်။
စတန်ဖို့ဒ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Stanford University (USA)	အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံ၊ တွေးခေါ်မှု ဒီဇိုင်း ပညာ စသည်ဖြင့် စာအုပ်ဖွင့်စနစ် အသုံးပြုသည်။
မဲလ်ဘုန်းတက္ကသိုလ်၊ ဩစတြေးလျနိုင်ငံ University of Melbourne (AUS)	ဥပဒေ၊ ဆေး၊ ပညာရေး အတန်းများတွင် အွန်လိုင်း စာအုပ်ဖွင့်စနစ် အသုံးပြုသည်။
စင်ကာပူအမျိုးသား တက္ကသိုလ်၊ စင်ကာပူနိုင်ငံ NUS - Singapore	ကူးသန်းရောင်းဝယ်ရေး/စီးပွားရေး၊ ဥပဒေ၊ အင်ဂျင်နီယာတက္ကသိုလ်များတွင် စာအုပ်ဖွင့်စနစ်အသုံးပြုသည်။
ဇူးရစ်နည်းပညာတက္ကသိုလ်၊ ဆွစ်ဇာလန်နိုင်ငံ ETH Zurich (Switzerland)	ပတ်ဝန်းကျင်သိပ္ပံ၊ အင်ဂျင်နီယာများတွင် ဖြစ်နိုင်ခြေ စာအုပ်ဖွင့် စစ်ဆေးသောစနစ်သုံးသည်။

“ ကက်ဆယ်တက္ကသိုလ်က ဘာသာရပ်တစ်ခုကို မော်ဂျူးစနစ်/အချိန်တိုအတွင်း ဆက်တိုက်သင်ကြားသည့် စနစ်ဖြစ်ပြီး စာသင်ချိန် တစ်နှစ်လေးကြိမ်ခွဲ ပြုလုပ်ကာ စာမေးပွဲစနစ်က လူတွေ နှုတ်ဖြေသီးသန့်ပင်ဖြစ်၊ ကျောင်းသားကျောင်းသူ နှစ်ယောက်ကို တစ်ပြိုင်တည်း အခန်းထဲထည့်ပြီး နာရီဝက်ကြာခန့် ပယ်ပယ်နယ်နယ် မေးပါတော့သည်။ စာအလွတ်ကျက်၍ မရတော့ဘဲ သင်ခန်းစာကို ပိုင်နိုင်မှသာ ဖြေနိုင်ပါလိမ့်မည် ”

စာအုပ်ဖွင့်စာမေးပွဲ၏ အားနည်းချက်များ

- “စာအုပ်ကြည့်ပြီး ရေးနိုင်မယ်” ဟုထင်၍ ဖြေဆိုသူက ပြင်ဆင်မှုမလုပ်ခြင်းဖြစ်နိုင်ပါသည်။
- စနစ်တကျမဟုတ်သော အွန်လိုင်းစာမေးပွဲများတွင် ဖြေဆိုသူကို မိမိမျက်စိနှင့် မမြင်ရ၍ လိမ်ညာမှု/လှည့်ပျားမှုအန္တရာယ် ရှိနိုင်ပါသည်။
- မေးခွန်းအမျိုးအစား မသေချာလျှင် ဖြေဆိုရခက်ခဲသည်။
- အမှတ်ပေးခြင်းသည် ပုဂ္ဂိုလ်ရေးအမြင်အပေါ် မူတည်မှု ဖြစ်နိုင်သည်။

စာအုပ်ဖွင့်စာမေးပွဲအတွက် အကောင်းဆုံး မေးခွန်းဒီဇိုင်းလုပ်နည်းများ

- လက်တွေ့ဘဝ/ပြဿနာအခြေခံဖြေရှင်းနည်း မေးခွန်းများ ထည့်သွင်းရန်၊
- အချိန်ကန့်သတ်ထားသော စာမေးပွဲများဖြင့် ဖြေရှင်းမှတ်စုများကို မျှတစွာ သုံးစွဲနိုင်ရန်၊
- လွယ်ကူသောမေးခွန်းများ မထည့်ရန် (e.g., Google ဖြင့်ရှာလို့ရသော အကြောင်းအရာများ)။

စာမျက်နှာ ၁၁ သို့

အချက်အလက်	စာအုပ်ပိတ်စာမေးပွဲ (Closed-Book Exam)	စာအုပ်ဖွင့်စာမေးပွဲ (Open-Book Exam)
အဓိပ္ပာယ်	ကျောင်းသားများသည် စာအုပ်၊ မှတ်စု၊ အင်တာနက်များကို အသုံးမပြုရဘဲ အလွတ်ရေးသားဖြေဆိုရသည်။	စာအုပ်၊ မှတ်စု၊ သုတေသန အကြောင်းအရာများကို စာမေးပွဲအတွင်း အသုံးပြုခွင့် ရှိသည်။
ရည်ရွယ်ချက်	မှတ်ဉာဏ်နှင့် အမြန်အချိန်တိုအတွင်း ဖြေဆိုနိုင်မှု စမ်းသပ်သည်။	နားလည်မှု၊ အတွေးအခေါ် ဆန်းစစ်မှု၊ ဖြေရှင်းနည်း စွမ်းရည်စမ်းသပ်သည်။
တိုင်းတာသော ကျွမ်းကျင်မှု	မှတ်ဉာဏ်တွင် အခြေခံသော အကြောင်းအရာများ။	ယှဉ်ပြောင်းခြင်း၊ သဘောတူခြင်း၊ စဉ်းစားဖော်ပြ ဝေဖန်ခြင်း။
စိတ်ဖိစီးမှု	အကြောင်းအရာ မှတ်မိရန်နှင့် အလွတ်ရေးဖို့ စိတ်ဖိစီးမှုမြင့်မားသည်။	စာအုပ်ဖွင့်ခွင့်ရှိသော်လည်း စဉ်းစားဖို့လိုသောကြောင့် ပြင်ဆင်မှုနည်းလျှင်လည်း အခက်အခဲ ဖြစ်နိုင်ပါသည်။
လှည့်ဖြားမှု အန္တရာယ်	အခန်းတွင်း စစ်ဆေးမှုဖြစ်သောကြောင့် လိမ်ညာမှုအန္တရာယ်နည်း။	မထိန်းချုပ်နိုင်သော အွန်လိုင်းစာမေးပွဲများတွင် လိမ်ညာမှု/လှည့်ဖြားမှု အန္တရာယ်ရှိနိုင်။
မေးခွန်းရေးဆွဲခြင်း	ရိုးရှင်း၍ မေးခွန်းထုတ်ရ လွယ်ကူသည်။	အတွေးအခေါ်အခြေခံ၍ မေးခွန်းထုတ်ရသောကြောင့် စဉ်းစားရမှု များတတ်သည်။
တိကျသော အကဲဖြတ်မှု	မှတ်မိမှု အားသာသူများသာ အောင်မြင်နိုင်သဖြင့် ဘာသာရပ် နားလည်မှုကို မပြသနိုင်။	စဉ်းစားနိုင်မှု၊ ဘာသာရပ် နားလည်မှုကို တိကျစွာ တိုင်းတာနိုင်သည်။
မေးခွန်းနမူနာ	“အပင်အစာချက်မှု အကြောင်း ကို ဖော်ပြပါ။” “ငွေဖောင်းပွမှု ဖြစ်ပေါ်စေသော အကြောင်း ၅ ခု ရေးပါ။”	“X သီအိုရီကို Y အခြေအနေတွင် အသုံးချနည်း ရှင်းပြပါ။” “သီအိုရီ ၂ ခုကို ယှဉ်တွဲဖော်ပြပါ။”

တပ်ကုန်းမြို့အတွင်း ကျေးရွာသုံးရွာ၌ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်



တပ်ကုန်း၊ ဩဂုတ် ၃
နေပြည်တော် တပ်ကုန်းမြို့နယ် သမန်းချောင်းကျေးရွာ သုတအလင်းရောင် စာကြည့်တိုက်၊ အိုင်ကျယ်ကျေးရွာ ညောင်မြင့်မိုးရီ စာကြည့်တိုက်နှင့် သစ်ဆိန်ပင်ကျေးရွာ လမ်းပြ ကြယ်မေတ္တာအလင်း စာကြည့်တိုက်အဆောက်အအုံသစ် တို့ကို ဦးစီးအရာရှိ ဒေါ်တင်တင်ခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်များနှင့် သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများအား စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များ ပေးအပ်ပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

ကမာရွတ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်၊ ဩဂုတ် ၃
ကမာရွတ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ဝင်များက အမှတ်(၁၀)ရပ်ကွက်ရှိ ရန်ကုန်တိုင်းဒေသကြီးဘာသာတရားသိပ္ပံ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခြင်္သေ့ခြင် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လမ်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်း၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။



ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း
တောင်သူပညာပေးသရုပ်ပြ

အမရပူရ၊ ဩဂုတ် ၃
အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၅၇၀(ခ) ရှိ တောင်သူ ဦးမြင့်မောင်နှင့် ဦးသိန်းဝင်းတို့၏ လယ်မြေများပေါ်တွင် ယမန်နေ့က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူနည်းပညာပေးသရုပ်ပြပွဲကို ပြုလုပ်သည်။
အခမ်းအနားသို့ အမရပူရမြို့နယ်နှင့် လယ်ယာစီမံခန့်ခွဲရေးအဖွဲ့များ၊ ဖိတ်ကြားထားသော တောင်သူများနှင့် စက်မှုလယ်ယာဝန်ထမ်းများ တက်ရောက်ကြသည်။ မြို့နယ်တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

လျှပ်စစ်ကိုချွေတာသုံးစွဲခြင်းဖြင့်
မိမိတစ်ဦးတည်းက ကျသင့်ခြင်းမှ ရှောင်ရှားပါ။

စာမျက်နှာ ၁၀ မှ																										
ကူးချမှုကို စစ်ဆေးသော ပရိုဂရမ်များသုံး၍ ထပ်တူကူးယူမှု နည်းစနစ် စစ်ဆေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ၏ တွေးခေါ်နိုင်စွမ်းရည်တက်လာစေနိုင်ပါသည်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များအတွင်း အသုံးပြုသော အက်ဖြတ်ခြင်းစနစ်များ (စာမေးပွဲ အပါအဝင်)ကို အောက်ပါဇယား-၂ တွင် ဖော်ပြထားပါသည်။ ၎င်းအချက်များသည် ပညာရေးအရ တိုးတက်မှု၊ တာဝန်ယူမှုနှင့် ထိရောက်သော သင်ကြားရေး ရည်မှန်းချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။	- Stanford, MIT တက္ကသိုလ်တို့တွင် သုတေသန / စမ်းသပ်ချက် အခြေခံ (Project-based) သင်ကြားမှုတွင် အသုံးများသည်။ - ဤစနစ်များအောင်မြင်ကြောင်း အကြောင်းပြချက်များ - နက်နဲသောသင်ယူမှုနှင့် အတွေးအခေါ် ဖွံ့ဖြိုးမှုကို အားပေးသည်။ - သီအိုရီနှင့် လက်တွေ့အသုံးချမှု အချိန်ခွဲအောင်မြင်စွာ ထိန်းသိမ်းပေးနိုင်သည်။ - သုတေသန၊ အချင်းချင်းဆက်ဆံရေးနှင့် တင်ပြမှုကျွမ်းကျင်မှုများ တိုးတက်လာသည်။ - ပုံမှန်စာမေးပွဲတစ်ခုတည်းသာ မူတည်သည့် ပညာရေးအမှားများကို လျော့ချပေးနိုင်ပါသည်။ - စဉ်ဆက်မပြတ် သင်ယူနိုင်သည့် ပညာရေးစနစ် တည်ဆောက်ပေးနိုင်ပါသည်။	ဇယား - ၂ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ၏ အက်ဖြတ်စနစ်များ <table><tr><th>တက္ကသိုလ်အမည်/နိုင်ငံ</th><th>အက်ဖြတ်ခြင်း၏ အထူးအင်္ဂါရပ်များ</th><th>အသုံးပြုသော စာမေးပွဲ/စနစ်များ</th></tr><tr><td>အောက်စဖို့ဒ်တက္ကသိုလ်၊ ယူကေနိုင်ငံ Oxford University (UK)</td><td>နည်းပြသင်တန်း (Tutorial) စနစ်ဖြင့် သင်ကြားပြီး အမြဲတမ်း စစ်ဆေးခြင်းများအပေါ် အခြေခံ။ နောက်ဆုံး စာမေးပွဲ အရေးကြီး။</td><td>- နောက်ဆုံးစာမေးပွဲ (စာရေး/မေးမြန်း)၊ - ဆောင်းပါးရေးခြင်း၊ - နှုတ်မေး (စာမေးပွဲအပြီး ပါရဂူ တင်ပြ Oral Exam/ Presentation)</td></tr><tr><td>ကင်္ဘရိတ်တက္ကသိုလ်၊ ယူကေနိုင်ငံ Cambridge University (UK)</td><td>သုံးကြိမ်စနစ် (မော်ဂျူးအခြေခံ ဂုဏ်ထူးတန်း၊ စာမေးပွဲနှင့် ဘာသာရပ်ပေါင်းစပ်။</td><td>- နှစ်ကုန်စာမေးပွဲများ၊ - စာစီစာကုံးနှင့် တင်ပြမှုများ၊ - စာတွေ့/လက်တွေ့ မေးခွန်းများ (သိပ္ပံ)</td></tr><tr><td>ဟားဗတ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Harvard University (USA)</td><td>ဘက်စုံပညာရေးစနစ်နှင့် ပျမ်းမျှ ဂရိတ် စနစ်၊ စာမေးပွဲထက် စဉ်ဆက်မပြတ်စစ်ဆေးမှု (Continuous Assessment) အလေးထား။</td><td>- နှစ်လည်နှင့် နောက်ဆုံး စာမေးပွဲများ၊ - စာရေး၊ တင်ပြမှုများ၊ - တက်ရောက်မှု၊ စစ်ဆေးမှုများ</td></tr><tr><td>စတန်ဖို့ဒ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Stanford University (USA)</td><td>စမ်းသပ်မှုများ၊ စီမံချက်အခြေခံ သင်ကြားမှု။ အောင်ကျ စနစ်နှင့် အချင်းချင်းစစ်ဆေးခြင်း အသုံးပြု။</td><td>အမြဲတမ်း စီမံချက်အခြေခံ အက်ဖြတ်မှု၊ နောက်ဆုံးစာစီစာကုံး၊ စီမံခြင်း ပုံစံတစ်မျိုး (Code Assignments) လုပ်ဖော်ကိုင်ဖက် များက အက်ဖြတ်ခြင်း</td></tr><tr><td>ဇူးရစ်နည်းပညာတက္ကသိုလ်၊ ဆွစ်ဇာလန်နိုင်ငံ ETH Zurich (Switzerland)</td><td>သုတေသနအခြေခံ။ စာမေးပွဲ များက စည်းကမ်းကြီး။ လက်တွေ့ ခန့်စာမေးပွဲများပါဝင်။</td><td>- လူတွေ့နှင့် စာရေးမှု (စာမေးပွဲ များ) - ဓာတ်ခွဲခန်း / လက်တွေ့စစ်၊ အဖွဲ့လိုက် စစ်ဆေးမှုပုံစံများ</td></tr><tr><td>စင်ကာပူ အမျိုးသား တက္ကသိုလ်၊ စင်ကာပူနိုင်ငံ NUS - Singapore</td><td>မော်ဂျူးပုံစံစနစ် စာမေးပွဲနှင့် ဆောင်ရွက်ရန် (Assignments) တွဲစစ်။</td><td>တစ်သင်တန်းအတွင်း စစ်ဆေးမှု များ၊ နောက်ဆုံး စာမေးပွဲ ၄၀-၆၀%၊ နားလည်မှုဆိုင်ရာ စစ်ဆေးခြင်းများ</td></tr><tr><td>တိုကျိုတက္ကသိုလ်၊ ဂျပန်နိုင်ငံ University of Tokyo (Japan)</td><td>ပုံမှန်စာမေးပွဲ + နောက်ဆုံး စာမေးပွဲ စနစ်။ ဘာသာရပ်ကို ဦးတည်လာ</td><td>ရေးဖြေစာမေးပွဲ၊ လက်တွေ့ အလုပ်စစ်ဆေးမှုနှင့် စာတမ်းရေး၊ ဘွဲ့ရ လူတွေ့စစ်မှု</td></tr></table>	တက္ကသိုလ်အမည်/နိုင်ငံ	အက်ဖြတ်ခြင်း၏ အထူးအင်္ဂါရပ်များ	အသုံးပြုသော စာမေးပွဲ/စနစ်များ	အောက်စဖို့ဒ်တက္ကသိုလ်၊ ယူကေနိုင်ငံ Oxford University (UK)	နည်းပြသင်တန်း (Tutorial) စနစ်ဖြင့် သင်ကြားပြီး အမြဲတမ်း စစ်ဆေးခြင်းများအပေါ် အခြေခံ။ နောက်ဆုံး စာမေးပွဲ အရေးကြီး။	- နောက်ဆုံးစာမေးပွဲ (စာရေး/မေးမြန်း)၊ - ဆောင်းပါးရေးခြင်း၊ - နှုတ်မေး (စာမေးပွဲအပြီး ပါရဂူ တင်ပြ Oral Exam/ Presentation)	ကင်္ဘရိတ်တက္ကသိုလ်၊ ယူကေနိုင်ငံ Cambridge University (UK)	သုံးကြိမ်စနစ် (မော်ဂျူးအခြေခံ ဂုဏ်ထူးတန်း၊ စာမေးပွဲနှင့် ဘာသာရပ်ပေါင်းစပ်။	- နှစ်ကုန်စာမေးပွဲများ၊ - စာစီစာကုံးနှင့် တင်ပြမှုများ၊ - စာတွေ့/လက်တွေ့ မေးခွန်းများ (သိပ္ပံ)	ဟားဗတ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Harvard University (USA)	ဘက်စုံပညာရေးစနစ်နှင့် ပျမ်းမျှ ဂရိတ် စနစ်၊ စာမေးပွဲထက် စဉ်ဆက်မပြတ်စစ်ဆေးမှု (Continuous Assessment) အလေးထား။	- နှစ်လည်နှင့် နောက်ဆုံး စာမေးပွဲများ၊ - စာရေး၊ တင်ပြမှုများ၊ - တက်ရောက်မှု၊ စစ်ဆေးမှုများ	စတန်ဖို့ဒ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Stanford University (USA)	စမ်းသပ်မှုများ၊ စီမံချက်အခြေခံ သင်ကြားမှု။ အောင်ကျ စနစ်နှင့် အချင်းချင်းစစ်ဆေးခြင်း အသုံးပြု။	အမြဲတမ်း စီမံချက်အခြေခံ အက်ဖြတ်မှု၊ နောက်ဆုံးစာစီစာကုံး၊ စီမံခြင်း ပုံစံတစ်မျိုး (Code Assignments) လုပ်ဖော်ကိုင်ဖက် များက အက်ဖြတ်ခြင်း	ဇူးရစ်နည်းပညာတက္ကသိုလ်၊ ဆွစ်ဇာလန်နိုင်ငံ ETH Zurich (Switzerland)	သုတေသနအခြေခံ။ စာမေးပွဲ များက စည်းကမ်းကြီး။ လက်တွေ့ ခန့်စာမေးပွဲများပါဝင်။	- လူတွေ့နှင့် စာရေးမှု (စာမေးပွဲ များ) - ဓာတ်ခွဲခန်း / လက်တွေ့စစ်၊ အဖွဲ့လိုက် စစ်ဆေးမှုပုံစံများ	စင်ကာပူ အမျိုးသား တက္ကသိုလ်၊ စင်ကာပူနိုင်ငံ NUS - Singapore	မော်ဂျူးပုံစံစနစ် စာမေးပွဲနှင့် ဆောင်ရွက်ရန် (Assignments) တွဲစစ်။	တစ်သင်တန်းအတွင်း စစ်ဆေးမှု များ၊ နောက်ဆုံး စာမေးပွဲ ၄၀-၆၀%၊ နားလည်မှုဆိုင်ရာ စစ်ဆေးခြင်းများ	တိုကျိုတက္ကသိုလ်၊ ဂျပန်နိုင်ငံ University of Tokyo (Japan)	ပုံမှန်စာမေးပွဲ + နောက်ဆုံး စာမေးပွဲ စနစ်။ ဘာသာရပ်ကို ဦးတည်လာ	ရေးဖြေစာမေးပွဲ၊ လက်တွေ့ အလုပ်စစ်ဆေးမှုနှင့် စာတမ်းရေး၊ ဘွဲ့ရ လူတွေ့စစ်မှု
တက္ကသိုလ်အမည်/နိုင်ငံ	အက်ဖြတ်ခြင်း၏ အထူးအင်္ဂါရပ်များ	အသုံးပြုသော စာမေးပွဲ/စနစ်များ																								
အောက်စဖို့ဒ်တက္ကသိုလ်၊ ယူကေနိုင်ငံ Oxford University (UK)	နည်းပြသင်တန်း (Tutorial) စနစ်ဖြင့် သင်ကြားပြီး အမြဲတမ်း စစ်ဆေးခြင်းများအပေါ် အခြေခံ။ နောက်ဆုံး စာမေးပွဲ အရေးကြီး။	- နောက်ဆုံးစာမေးပွဲ (စာရေး/မေးမြန်း)၊ - ဆောင်းပါးရေးခြင်း၊ - နှုတ်မေး (စာမေးပွဲအပြီး ပါရဂူ တင်ပြ Oral Exam/ Presentation)																								
ကင်္ဘရိတ်တက္ကသိုလ်၊ ယူကေနိုင်ငံ Cambridge University (UK)	သုံးကြိမ်စနစ် (မော်ဂျူးအခြေခံ ဂုဏ်ထူးတန်း၊ စာမေးပွဲနှင့် ဘာသာရပ်ပေါင်းစပ်။	- နှစ်ကုန်စာမေးပွဲများ၊ - စာစီစာကုံးနှင့် တင်ပြမှုများ၊ - စာတွေ့/လက်တွေ့ မေးခွန်းများ (သိပ္ပံ)																								
ဟားဗတ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Harvard University (USA)	ဘက်စုံပညာရေးစနစ်နှင့် ပျမ်းမျှ ဂရိတ် စနစ်၊ စာမေးပွဲထက် စဉ်ဆက်မပြတ်စစ်ဆေးမှု (Continuous Assessment) အလေးထား။	- နှစ်လည်နှင့် နောက်ဆုံး စာမေးပွဲများ၊ - စာရေး၊ တင်ပြမှုများ၊ - တက်ရောက်မှု၊ စစ်ဆေးမှုများ																								
စတန်ဖို့ဒ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Stanford University (USA)	စမ်းသပ်မှုများ၊ စီမံချက်အခြေခံ သင်ကြားမှု။ အောင်ကျ စနစ်နှင့် အချင်းချင်းစစ်ဆေးခြင်း အသုံးပြု။	အမြဲတမ်း စီမံချက်အခြေခံ အက်ဖြတ်မှု၊ နောက်ဆုံးစာစီစာကုံး၊ စီမံခြင်း ပုံစံတစ်မျိုး (Code Assignments) လုပ်ဖော်ကိုင်ဖက် များက အက်ဖြတ်ခြင်း																								
ဇူးရစ်နည်းပညာတက္ကသိုလ်၊ ဆွစ်ဇာလန်နိုင်ငံ ETH Zurich (Switzerland)	သုတေသနအခြေခံ။ စာမေးပွဲ များက စည်းကမ်းကြီး။ လက်တွေ့ ခန့်စာမေးပွဲများပါဝင်။	- လူတွေ့နှင့် စာရေးမှု (စာမေးပွဲ များ) - ဓာတ်ခွဲခန်း / လက်တွေ့စစ်၊ အဖွဲ့လိုက် စစ်ဆေးမှုပုံစံများ																								
စင်ကာပူ အမျိုးသား တက္ကသိုလ်၊ စင်ကာပူနိုင်ငံ NUS - Singapore	မော်ဂျူးပုံစံစနစ် စာမေးပွဲနှင့် ဆောင်ရွက်ရန် (Assignments) တွဲစစ်။	တစ်သင်တန်းအတွင်း စစ်ဆေးမှု များ၊ နောက်ဆုံး စာမေးပွဲ ၄၀-၆၀%၊ နားလည်မှုဆိုင်ရာ စစ်ဆေးခြင်းများ																								
တိုကျိုတက္ကသိုလ်၊ ဂျပန်နိုင်ငံ University of Tokyo (Japan)	ပုံမှန်စာမေးပွဲ + နောက်ဆုံး စာမေးပွဲ စနစ်။ ဘာသာရပ်ကို ဦးတည်လာ	ရေးဖြေစာမေးပွဲ၊ လက်တွေ့ အလုပ်စစ်ဆေးမှုနှင့် စာတမ်းရေး၊ ဘွဲ့ရ လူတွေ့စစ်မှု																								
(ဂ) သုတေသနစီမံချက် - နောက်ဆုံးနှစ်တွင် သီးသန့်သုတေသန(သို့) အဖွဲ့လိုက် စီမံချက်တင်ပြခြင်းဖြစ်သည်။ - အင်ဂျင်နီယာ၊ စီးပွားရေးသင်ရိုးတွင် မရှိမဖြစ် လိုအပ်ပါသည်။ (ဃ) လူတွေ့နှုန်းဖြေစာမေးပွဲ - Oxford, ETH Zurich, Tokyo Universities တက္ကသိုလ်တို့တွင် နှုတ်မေးခွဲ တင်ပြချက်များဖြင့် အတွေးအမြင်ခိုင်မာမှု စမ်းသပ်သည်။ (င) မိတ်ဖက်များက အက်ဖြတ်ခြင်း - မိမိတို့ယတိုင်နှင့် မိတ်ဖက်များဖြင့် အက်ဖြတ်ခြင်းတို့ ဆောင်ရွက်သည်။	(ဂ) နိုင်ငံတကာတက္ကသိုလ်များတွင် အသက်မွေးဝမ်းကျောင်းပညာ/အဆင့်မြင့်ပညာ သင်ကြားနည်း၊ စစ်ဆေးနည်း စသည်တို့ကို သုတေသနပြုနေသော ဌာနများစွာ ရှိပါသည်။ ဥပမာ-ဩစတြေးလျပညာရေးသုတေသနကောင်စီ၊ အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာသုတေသနဌာန၊ ဩစတြေးလျ အနောက်ပိုင်းတက္ကသိုလ်၊ အပူပိုင်းစိုက်ပျိုးမွေးမြူ ပညာရေးဆိုင်ရာ သုတေသနဌာန၊ ကိုစတာရီကာ အဆင့်မြင့်စိုက်ပျိုးရေးပညာ သုတေသနဌာန၊ ပြင်သစ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် စသည်တို့ကဲ့သို့ မြန်မာနိုင်ငံရှိ တက္ကသိုလ် အချို့တွင် သုတေသနဌာန/စင်တာ (TVET and HE Research Center/Institute Including Agricultural Education in some Universities) ပူးတွဲ တည်ထောင် ဆောင်ရွက်သင့်ပါသည်။ (ခ) မြန်မာနိုင်ငံတွင် ဆေးသုတေသန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနများကဲ့သို့ ပညာရေး သုတေသနဦးစီးဌာန (DERPT - Department of Education Research, Planning and Training) မှ စိုက်ပျိုးမွေးမြူရေးပညာများအပါအဝင် အသက်	မွေးဝမ်းကျောင်းပညာ/အဆင့်မြင့်ပညာ သင်ကြားနည်း၊ စစ်ဆေးနည်း သုတေသနများစွာ ပြုလုပ်ခြင်း (သို့မဟုတ်) သီးသန့်ဌာနခွဲ (TVET and Higher Education/Tertiary Education Research Centers/Institutes) ဖွင့်လှစ်၍ ပိုမိုဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။ ။																								

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက် လွှတ်တင်ထားရှိကြောင်း အသိပေးကြေညာ

နေပြည်တော် ဩဂုတ် ၃

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(၆) တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန် ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန် ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ

နှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်အတွက် www.myanmar.earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှတ်တင်ထားသည်။

အဆိုပါဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည်။ ထို့ပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသောနေရာများအား

ကိုယ်တိုင်ရွေးချယ်၍ KBZ Pay၊ CBPay၊ AYA Pay၊ OK \$ နှင့် Wave Pay စသည့် မီဒီယံသက်ရောက်မှုများဖြင့် လွယ်ကူစွာ တိုက်ရိုက် လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်သည်။ ပြည်ပ အလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်သည်။

Website နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ၀၉-၃၄၀၄၇၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်

ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ၌ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

ဓနဖြူ ဩဂုတ် ၃

ဓနဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက အဆိုပါ ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။



ကျော်ဦး နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည် ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ၌ အလျားပေ ၉၀၊ အနံပေ ၄၀ရှိ ကျေးရွာပိုင် ဈေးတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့်

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများသည် ငါးဘတ်အိုင် ခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်း (RBF) ရန်ပုံငွေကူပံ့

သိန်း ၃၀၀၊ အစုအဖွဲ့တည်ငွေကူပံ့သိန်း ၁၀၀ စုစုပေါင်းရန်ပုံငွေကူပံ့သိန်း ၄၀၀ ဖြင့် အစုအဖွဲ့လေးဖွဲ့မှ မိသားစုဝင်ငွေတိုး လုပ်ငန်းများဖြစ်သည့် ဝက်မွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မုန့်စုံအဖွဲ့မှ ငါးမုန့်ကြော်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ရှေ့ဆက်လက်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ကျေးရွာတင်ပြချက်များအပေါ် လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်



ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၃

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၇၀)ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပိုလီယို ဝက်သက်၊ ဂျီကင်း၊ ဆုံဆုံနုနု၊ မေးခိုင်း၊ အသည်းရောင်အသားဝါတို့ စသည့်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကလေးအသက်အရွယ်အလိုက် ဆေးမှတ်တမ်းများကို စနစ်တကျစိစစ်၍ လိုအပ်သူများအား ဆက်လက်ထိုးနှံရန် အသိပေးခြင်း၊ မိခင်နှင့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပထမ ခြောက်လ တိုက်ကျွေးရန်လိုအပ်ချက်များ၊ မိခင်နှင့်အသားထိုးအစားအစာအုပ်စုများ၊ မိခင်နှင့်တိုက်ကျွေးခြင်းဆိုင်ရာ နည်းလမ်းမှန်များကို ဆွေးနွေးဟောပြောသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ကလေးများအတွက် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်များ မျှတစွာပါဝင်သည့် အိမ်တွင်လွယ်ကူစွာပြုလုပ်နိုင်သော အဟာရပြည့်မီစာများအတွက် အကြံပြုချက်များ၊ ပြင်ဆင်နည်းများ သင်ကြားပို့ချပေးခြင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို တိုက်ရိုက်ဖြေရှင်းပေးနိုင်သော စံပြလုပ်ဆောင်ချက်တစ်ခုအဖြစ် ကာကွယ်ဆေးထိုးနှံခြင်း၊ အဟာရမျှတမှုနှင့် မိခင်နှင့်ကလေးကျန်းမာရေး စသည့်ပြည်သူ့ကျန်းမာရေး၏ အခြေခံကျသော လုပ်ငန်းရပ်များကို အတူတကွဆောင်ရွက်ခြင်းဖြင့် မြို့နယ်၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်လာစေရန် ရည်ရွယ်ကြောင်းသိရသည်။

နေမျိုးအောင်

စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မော်လမြိုင် ဩဂုတ် ၃

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း

သာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို



ယနေ့ နံနက်ပိုင်းက ဈေးကြိုရပ်ကွက် ဓမ္မာရုံ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရဲမှူး၊ အောင်မြင်ဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးတင်မိုးလှိုင်နှင့် စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု

အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများအလိုက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများသို့ လိမ်လည်ညှဉ်းရုံးခေါ်ဆောင်တက်သည့် နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများကို သတိပြုရှောင်ရှားနိုင်ရေးနှင့်ငွေကြေးလိမ်လည်မှုများ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးသည်။ ခင်စန်းမြင့် (ပြန်/ဆက်)

အများပြည်သူသို့ အသိပေးကြေညာချက်

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်

အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့ မေးမြန်းလိုက်သောမေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

“အဂတိလိုက်စားမှုတားဆီးဖို့ “1111” ကို ဖြေကြားစို့”
“ဝန်ဆောင်မှုများ ကောင်းစေရေး “1111” ကို ဖြေကြားပေး”
“အဂတိပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းပါဝင် လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၃
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက စုပေါင်းပါဝင် လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေ သာပင် စိုက်ထူလှူဒါန်းပွဲကို ယနေ့မွန်လွင်ပိုင်းက နေပြည် တော် ပျဉ်းမနားမြို့ မဟာဓမ္မိကာ ရာမအုန်းတောကျောင်းတိုက်၌ ပြုလုပ်ရာ နေပြည်တော် ဥပျာတ သန္တီစေတီတော် ဩဝါဒစရိယ ဘဒ္ဒန္တဝိစက္ခဏ အမျိုးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူ ရှင်များ တက်ရောက်ကြသည်။



ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော် နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများကို ဆရာတော် အရှင်သူမြတ်များထံ အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက် ဆွမ်းပဒေ သာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူကြသည်။ ဆက်လက်၍ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ပျဉ်းမနားမြို့

မဟာဓမ္မိကာ ရာမအုန်းတော ကျောင်းတိုက်ပဓာနဿာကဆရာ တော်ဘဒ္ဒန္တတိဿထေရ်မြတ်ထံ မှသာဓုအနုမောဒနာတရား နာယူ ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရိတိဋ္ဌေတ သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

နေပြည်တော်၊ ပျဉ်းမနား မြို့နယ်၊ ဇေယျသီရိမြို့နယ်၊ ဇေယျာ သီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် နှင့် ဥတ္တရသီရိမြို့နယ်အတွင်း ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွား



ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာ လှပစေရန် စွန့်ပစ်ပစ္စည်းစုစည်းမှုအစီအစဉ်များ လိုက်လံကောက်ယူ

ညောင်ဦး ဩဂုတ် ၃
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် Bagan Plastic Campaign အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များသည် ဩဂုတ် ၂ ရက်က စွန့်ပစ်ပစ္စည်းစုစည်းမှုအစီအစဉ်များကို အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံ ကောက်ယူရှင်းလင်းသည်။ (အပေါ်ပုံ)

ထိုသို့ ဆောင်ရွက်ရာတွင် “ပုဂံဝန်းကျင်သာယာဖို့ ပလတ်စတစ် အမှိုက်တွေရှင်းကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနဆိုင်ရာများ၊ Bagan Plastic Campaign အဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက ပုဂံမြို့ဟောင်း အာနန္ဒာဘုရား တောင်ဘက်လမ်းဆုံ၌ စုရပ်ပြုလုပ်၍ အနော်ရထာလမ်းမှ မွေရကြီး ဘုရားကားရပ်နားကွင်း၊ စူဠာမဏိဘုရားအထိ လမ်းဘေးဝဲ၊ ယာ တစ်လျှောက် စွန့်ပစ်ပစ္စည်းစုစည်းမှုအစီအစဉ်များကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ ကောက်ယူရှင်းလင်းကြပြီး အပတ်စဉ် (စနေနေ့တိုင်း) ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရဲဝင်းနိုင်(ညောင်ဦး)

မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များဆောင်ရွက်ပေးရာတွင် အမတ် နံပါတ် ၃ ခေါက်ချိုးကတိ ကိုင်ဆောင် ထားသော အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ်ကြား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်တိုက်နယ် မှူးများသည် ကြံခင်းစုရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ထောက်ကြန့် တောင်ပိုင်းရပ်ကွက်၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ခုန့်ပြင်ကွက်၊ တောတိုက်ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ စသည့်ရပ်ကွက် ခုန့်စု တို့တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မင်းသိန်းထွန်း

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်



ပင်လုံ ဩဂုတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာန ရုံး၌ မိုးစပါးမျိုးစေ့ထုတ်နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထားသည့် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ် ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်သည်။ (ပုံစုံ)

ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အမှာစကားပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်သန်းက ဓာတ်မြေဩဇာထောက်ပံ့ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပင်လုံမြို့မှ မိုးစပါး မျိုးစေ့ထုတ်နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးသည့် တောင်သူများအား ခရိုင်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဓာတ်မြေဩဇာများ ထောက်ပံ့ပေးကာ မိုးစပါးစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိက နိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများ သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့ လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါ အချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ် ပါသည်-

(က) အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့ လုံးဝ (လုံးဝ)ကူးစက်ခြင်းမရှိပါ။

(ခ) ဝက်မွေးမြူရေးခြံများ၏ စီဝင်ခြံမြို့ကို အထူးဂရုပြု မြှင့်တင်ရန်။

(ဂ) ဝက်ခြံများနှင့် သားငါးမျှေးများတွင် စနစ်တကျ

ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဃ) ဝက်များကို စားသောက်ဆိုင်/အိမ်များမှ စားကြွင်း/ ကျန်ကျွေးခြင်း ပြုလုပ်ပါက အပူပြင်းပြင်းဖြင့် ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊

(င) အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲ ခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊

(စ) အသက်အရွယ်တူ ဝက်များကိုသာ အတူတူ မွေးမြူရန်၊

(ဆ) ဝက်ခြံများ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊

(ဇ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊

(ဈ) ဝယ်ယူသည့် ဝက်များကို မိမိခြံရှိ ဝက်များနှင့် မရောစီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှု မွေးမြူရန်၊

(ည) ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲ

ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊

(ဋ) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊

(ဌ) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ဍ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရပ်မိရပ်ဖများက ပူးပေါင်းကူညီ ခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အာဖဂန်နစ္စတန်နိုင်ငံ၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ ထုတ်လုပ်ရန် သဘောတူစာချုပ် ချုပ်ဆို

ကဘူးလ်၊ ဩဂုတ် ၃

အာဖဂန်နစ္စတန်နိုင်ငံ၏ စွမ်းအင်နှင့်ရေးအရင်းအမြစ် ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ ထုတ်လုပ်ရန်အတွက် ဖြန့်ဖြူးရန် အာဖဂန်နစ္စတန် တစ်ခုဖြစ်သည့် Azizi Group နှင့် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း နိုင်ငံပိုင် ဘာဒ်တာသတင်းအေဂျင်စီက ဩဂုတ် ၂ ရက်တွင် အစီရင်ခံစာပြထားသည်။

အဆိုပါစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးပြီး နိုင်ငံ၏ စွမ်းအင်ဖူလုံမှုကို မြှင့်တင်ပေးမည်ဟု မျှော်မှန်းထားသည်။ ထို့အပြင် အဆိုပါစီမံကိန်းမှ အလုပ်အကိုင်ပေါင်း ၁၅၀၀၀ နီးပါး ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအား ဖြင့် လူငယ်လူရွယ်များ ပြည်ပသို့ ရွှေ့ပြောင်း အလုပ်

လုပ်ကိုင်မှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေ မည်ဟု လက်မှတ်ရေးထိုးပွဲတွင် Azizi Group အကြီးအကဲဖြစ်သူ ဗီဝါအစ်အဇီဇီက ပြောသည်။

ပြည်နယ်အချို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ယင်းစီမံကိန်းသည် ပြည်သူများ လျှပ်စစ်သုံးစွဲခွင့်ပိုမိုရရှိအောင် တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ကာလရှည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ထွန်းစေပြီး နိုင်ငံတော်အတွက် ဝင်ငွေပိုမိုတိုးလာစေမည်ဖြစ်ကြောင်း စွမ်းအင်နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ပြည်တွင်းအရင်း အမြစ်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်လျက်ရှိပြီး ယင်းပမာဏမှာ နိုင်ငံ၏ လျှပ်စစ်သုံးစွဲမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိသည်။ အခြား ၇၀ ရာခိုင်နှုန်းကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့်



တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အီရန်နှင့် ဒေါ်လာ ၂၇ သန်း ကျယ်ကာ တင်သွင်းနေကြောင်း တာဂျစ်ကစ္စတန်နိုင်ငံတို့မှ နှစ်စဉ် အမေရိကန် သိရသည်။ ဆင်ယွာ

ရာသီဥတုဆိုးရွားမှုကြောင့် ဩစတြေးလျနိုင်ငံအရှေ့ပိုင်း၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်

ဆစ်ဒနီ၊ ဩဂုတ် ၃

ဩစတြေးလျနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းရှိ နယူးဆော့ဝေးလ် ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းနှင့် ဆီးနှင်း များ ကျဆင်းခြင်းတို့ကြောင့် နေအိမ်ပေါင်း ၂၇၅၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက် လျက်ရှိသည်ဟု ဩစတြေးလျ အသံလွှင့် ကော်ပိုရေးရှင်း (အေဘီ စီ)က ဩဂုတ် ၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဒေသရှိ လျှပ်စစ်သုံးစွဲ သူများသည် ညလုံးပေါက်လျှပ်စစ် မီးပြတ်တောက်မှုအတွက် ကြိုတင် ပြင်ဆင်ထားသည့်သေတ္တာ ဒေသခံ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ အက်ဆန်ရှယ် အင်နာဂျီ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ အေဘီစီ အသံလွှင့်ကော်ပိုရေးရှင်း ၌ ဖော်ပြခဲ့သည်။

ကုမ္ပဏီမှ ဝန်ထမ်းများသည် လျှပ်စစ်မီးပြန်လည်ရရှိရေး လုပ် ဆောင်နေသော်လည်း ပြင်းထန်



သည့် ရာသီဥတုအခြေအနေ ကြောင့် နေနှင့်နေကြန့်ကြာမှု များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ယခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နယူးဆော့ဝေးလ်ပြည်နယ် အရေး ပေါ်ဝန်ဆောင်မှု (အက်စ်အီအက်စ်) က ဩဂုတ် ၂ ရက် မွန်းလွဲပိုင်း တွင် ပြည်နယ်အတွင်းရှိ ကော့ဖ် ကမ်းခြေ၊ မစ်နော့ကမ်းခြေ၊ အာပါး၊ ဟန်တားနှင့်နယူးအင်္ဂလန် ဒေသတို့တွင် မိုးရွာသွန်းမှု

အလယ်အလတ်အဆင့်မှ ပြင်းထန် နိုင်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက် တွင်ဖော်ပြထားသည်။ ဩဂုတ် ၂ ရက်က မုန်တိုင်းနှင့်ပတ်သက် သည့် သတိပေးချက် ၂၈ ချက် ထုတ်ပြန်ထားပြီး အနည်းငယ် ရေကြီးရေလျှံမှုနှင့် အသင့်အတင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင် သည်ဟု ခန့်မှန်းထားသည်။ ပြည်နယ်အရေးပေါ် ဝန်ဆောင် မှဉ်းကုမှု လက်ထောက်ကော်မရှင်

နာနကိုးလ်ဟိုဂ်က မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ မှုများဖြစ်ပေါ်ပြီး သွားလာရခက်ခဲ စေနိုင်ကြောင်း ပြောကြားသည်။ မြောက်ပိုင်းတောလယ်လန်း ဒေသ တွင်လည်း နှင်းများထူထပ်စွာ ကျဆင်းနေပြီး နှင်းထူထပ်မှု ကြောင့် ကားအစီးရေ ၂၀၀ အထိ ပိတ်မိနေခဲ့ကြောင်း အေဘီစီတွင် ဖော်ပြထားသည်။

ဆင်ယွာ

အစ္စရေးနှင့် အပစ်အခတ်ရပ်စဲပြီးနောက် အီရန်လေပိုင်နက်ကို အပြည့်အဝပြန်ဖွင့်

တီဟီရန်၊ ဩဂုတ် ၃

အစ္စရေးနှင့် ပဋိပက္ခတင်ချိန်မှစ၍ အီရန်က ၎င်းတို့၏ လေပိုင်နက် ၌ ကန့်သတ်ချက်များထားရှိပြီး ယခုအခါ ကျန်ရှိနေသည့် ကန့်သတ်ချက် များအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံမြို့ပြလေကြောင်း အဖွဲ့ (စီအေအို)က ဩဂုတ် ၂ ရက်တွင် ကြေညာခဲ့သည်။

ပဋိပက္ခမှတိုင်မီကာလအခြေအနေသို့ ပြန်လည်ရောက်ရှိ ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းပျံသန်းခြင်းဆွဲမှုများ အားလုံးသည် ပဋိပက္ခတိုင်မီကာလ အခြေအနေသို့ ပြန်လည်ရောက်ရှိ ငြိမ့်ပျောက်စေခဲ့ပြီး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၄ နာရီ လည်ပတ်မှုများ ပြန်လည်စတင်နေ တီဟီရန်မြို့ရှိ မီရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၄ နာရီ လည်ပတ်မှုများ ပြန်လည်စတင်နေပြီဟုလည်း အတည်ပြုခဲ့သည်။ ယခုအချိန်မှစတင်၍ လေကြောင်းလိုင်းများနှင့် ခရီးသွားအေဂျင်စီ များအားလုံးသည် ၂၄ နာရီ ပျံသန်းရေးဝန်ဆောင်မှုများနှင့် လက်မှတ် ရောင်းချမှုများကို တစ်ဖန်ပြန်၍ ပြုလုပ်နိုင်ပြီဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဇွန် ၂၆ ရက်မှစတင်၍ အီရန်လေပိုင်နက် ပြန်လည်ဖွင့်လှစ်ခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး လေဆိပ်များတွင် ၎င်းတို့၏ ပုံမှန်လုပ်ငန်းလည်ပတ်မှုများကို တဖြည်းဖြည်းချင်း ပြန်လည်စတင် ခဲ့သည်။

ဇူလိုင် ၁၇ ရက်တွင် တီဟီရန်ရှိမီရာဘတ်လေဆိပ်မှလွဲ၍ စီအေအိုမှ ကန့်သတ်အချိန်ဇယားအတိုင်း ကျန်လေဆိပ်များအားလုံး ဝန်ဆောင်မှု များ ပြန်လည်ရရှိပြီဟု ကြေညာခဲ့သည်။ ဆင်ယွာ

ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ပြီး သံသယရှိသူ ၁၄၉၇၇ ဦးကို ဖမ်းဆီးထိန်းသိမ်း

ဖနောင့်ပင်၊ ဩဂုတ် ၃

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၅ ခုနှစ် ပထမခုနှစ်လအတွင်း မူးယစ်ဆေးဝါး နှင့် ဆက်နွယ်ပြီး သံသယရှိသူ ၁၄၉၇၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူအရေအတွက်မှာ ယမန်နှစ်ကထက် ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ADP) က ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများအနက် အမျိုးသမီး ၇၉ ဦး အပါအဝင် ၅၃၇ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း သံသယရှိသူများ၏ လက်ဝယ်မှ တရားမဝင်မူးယစ်ဆေးဝါးစုစုပေါင်း ၁ ဒသမ ၉၁ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူများကို သေဒဏ်အမိန့်ချမှတ်မှုမရှိသော်လည်း ၎င်း၏ ဥပဒေအရ တရားမဝင်မူးယစ်ဆေးဝါး ၈၀ ဂရမ်ကျော် ရောင်းဝယ်ဖောက် ကားသည်ဟု ပြစ်မှုထင်ရှားသည်ကို တွေ့ရှိပါက တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။ ဆင်ယွာ

ယီမင်ကမ်းလွန်၌ လှေတိမ်းမှောက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၂၀ ကျော်သေဆုံး၊ ဒါဇင်နှင့်ချီပျောက်ဆုံးနေ

အေဒင်၊ ဩဂုတ် ၃
ယီမင်နိုင်ငံတောင်ပိုင်း အက်ယမ် ပြည်နယ်ကမ်းလွန်၌ အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ခန့်ကို တင်ဆောင်လာသည့် မှောင်ခိုလှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား သဖြင့် ရွှေ့ပြောင်းနေထိုင်သူ ၂၀ ကျော်သေဆုံးပြီး ဒါဇင်နှင့်ချီကာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ယီမင် သတင်းရင်းမြစ်များက ဩဂုတ် ၃ ရက်တွင် ပြောကြား သည်။

အဆိုပါလှေသည် ဩဂုတ် ၂ ရက် ညနောင်းပိုင်း ဒေသတော် ချိန် ည ၁၁ နာရီခန့်က လေပြင်း တိုက်ခတ်မှုကြောင့် တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း အမည် မဖော်လိုသူဒေသဆိုင်ရာ အရာရှိ တစ်ဦးက ဆင်ယွာသို့ ပြောကြား



သည်။
ကွင်းဆင်းအဖွဲ့များက Sha-qra နှင့် ဇင်ဂျီဘာမြို့တို့၏ ကမ်းခြေမှ သေဆုံးသူ ၂၀ ကျော်ကို ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း အသက်

ရှင်ကျန်သူ ၁၂ ဦးကိုလည်း ကယ်ဆယ်ခဲ့ပြီး Shaqra အထွေထွေဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
သေဆုံးသူများကို ရှာဖွေ

ရန်သူသားချင်းစာနာထောက်ထား မှုဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း အက်ယမ်ရှိ လုံခြုံရေးအာဏာပိုင် များက ပြောကြားသည်။ ဆင်ယွာ

ယခုနှစ် မုတ်သုံမိုးကြောင့် သေဆုံးသူပေါင်း ရာနှင့်ချီရှိတဲ့ ပါကစ္စတန်

နှယ်နီလင်း

ပါကစ္စတန်နိုင်ငံတစ်ဝန်း ဇွန်လနှောင်းပိုင်းမှစကာ မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် နေရာအနှံ့ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် မတော်တဆမှုများကြောင့် သေဆုံးသူ ၂၇၁ ဦးခန့်ရှိသည်။ ထို့ပြင် ဒဏ်ရာရရှိသူ ၆၅၅ ဦးရှိသည်ဟု နိုင်ငံ၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က ဆိုသည်။

ယင်းမှာ ဇွန် ၂၆ ရက်မှ ဇူလိုင် ၂၆ ရက်အတွင်း ထိခိုက်သေဆုံးသူအရေအတွက်ကို မုတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်ဟု အင်န်ဒီအမ်အေက ထုတ်ပြန်ထားသည်။

ပါကစ္စတန်အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကို အဆိုးရွားဆုံးခံစားရသည့် ဒေသဖြစ်ကာ သေဆုံးသူ ၁၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ၄၃၇ ဦးရှိသည်။

ပန်ဂျပ်ပြည်နယ် မြို့တော်လာဟိုး၌ လည်း ပြီးခဲ့သည့် သီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြို့အတွင်း မြေနိမ့်ပိုင်းဒေသ အများအပြားတွင် လျှပ်စစ်မီးပြတ်တောက်ကာ မြို့၏ လမ်းကျဉ်းများတွင်လည်း ပြင်းထန်သည့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပန်ဂျပ်ပြည်နယ် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ကြုံတွေ့ခဲ့ရ

အလားတူ ပန်ဂျပ်ပြည်နယ်အလယ်ပိုင်းနှင့်တောင်ပိုင်းရှိ အခြားဒေသများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ပြီးခဲ့သည့် ရက်များအတွင်း မိုးဆက်လက်ရွာခဲ့သည်ဟု နိုင်ငံ၏ မိုးလေဝသဌာနက ခန့်မှန်းထားသည်။

နောက်ထပ် အားကောင်းသည့် မုတ်သုံရာသီဥတုအခြေအနေမှာ ပြီးခဲ့သည့်ရက် အနည်းငယ်အတွင်း ခိုင်ဘာပျီ တွန့်ခွာပြည်နယ်၏ ဒေသအများစုတွင် ဖြစ်ပေါ်ခဲ့သည်ဟု ပါကစ္စတန်မိုးလေဝသဌာန (ပီအမ်ဒီ)က ဆိုသည်။

အာဏာပိုင်များက မိုးလေဝသ သတိပေးချက်များကို ထုတ်ပြန်ခဲ့ပြီး ခရိုင်များတွင် ထိခိုက်မှုလျော့နည်းစေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု အင်န်ဒီအမ်အေက ပြောသည်။

ထို့ပြင်အခြေအနေများကိုစောင့်ကြည့်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၏ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ညှိနှိုင်းရန်အတွက် ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များနှင့် ပူးပေါင်း



ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် လမ်းပေါ်တွင် ရေကြီးနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်။

ဆောင်ရွက်ခဲ့သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။

ပါကစ္စတန်နိုင်ငံ၌ သေဆုံးသူများ၏ သုံးပုံနှစ်ပုံမှာ နေအိမ်များ ပြိုကျခြင်းနှင့် ရုတ်တရက် ရေကြီးခြင်းတို့ကြောင့် ဖြစ်သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။ လူဦးရေသန်း ၂၅၀ ကျော်ရှိသော ပါကစ္စတန်နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်စွမ်းအားနည်းသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။

သဘာဝဘေးအန္တရာယ် နှစ်စဉ်ကြုံတွေ့

ပါကစ္စတန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကို နှစ်စဉ် ထပ်မံထပ်မံကြုံတွေ့ခဲ့ရသည်။ အလားတူ ၂၀၂၂ ခုနှစ်ကလည်း ဆိုးရွားပြင်းထန်သည့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတစ်ဝန်း လူ ၁၇၀၀ ခန့်သေဆုံးခဲ့သည်။ လူပေါင်းသန်း ၃၀ ကျော်မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ၎င်းတို့၏ နေအိမ်များ၊ တိရစ္ဆာန်များနှင့် သီးနှံများ ပျက်စီးဆုံးရှုံးခြင်းတို့လည်း ကြုံတွေ့ခဲ့ရသည်။

❑ ပါကစ္စတန်နိုင်ငံ၌ သေဆုံးသူများ၏ သုံးပုံနှစ်ပုံမှာ နေအိမ်များ ပြိုကျခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းတို့ကြောင့် ဖြစ်သည်ဟု အင်န်ဒီအမ်အေက ဆို

❑ လူဦးရေသန်း ၂၅၀ ကျော်ရှိသော ပါကစ္စတန်နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်စွမ်းအားနည်းသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်

သိရသည်။

အကူအညီများမရရှိခဲ့

မိမိတို့နိုင်ငံသည် ရုတ်တရက်ရေကြီးမှုနှင့် အခြားဘေးအန္တရာယ်များ ဖြစ်ပွားရာ၌ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေကို ဖြေရှင်းရာတွင် နိုင်ငံတကာအဖွဲ့အစည်းထံမှ အကူအညီများမရရှိခဲ့ဟု ပါကစ္စတန်အစိုးရက ဆိုသည်။

တောင်အာရှ နိုင်ငံဖြစ်သော ပါကစ္စတန်သည် ဇွန်လနှောင်းပိုင်းမှ စက်တင်ဘာလအထိ မုတ်သုံရာသီအတွင်း ပုံမှန်အားဖြင့် နှစ်စဉ်မိုးရေချိန် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရှိသည်။

ကမ္ဘာ့အရေးပါသော ရေခဲမြစ်များ တည်ရှိရာနေရာဖြစ်သည့် “တတိယဝင်ရိုးစွန်း”ဟု ခေါ်သော နိုင်ငံမြောက်ပိုင်း ဂီလဂစ်-ဘတ်တစ္စတန် (Gilgit-Baltistan) ဒေသ၌ ပြင်းထန်သည့်အပူချိန်ကြောင့် ယခုနှစ်တွင် မုတ်သုံရာသီ၌ ပျက်စီးမှုများ ပိုဆိုးစေခြင်းဖြစ်သည်။

အဆိုပါဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ထက် မနည်းတွင် တည်ရှိသော်လည်း

တောင်တန်းဒေသများ၏ အပူချိန်သည် ၄၈ ဒီဂရီဆဲလ်စီးယပ်အဖြစ် မုတ်တမ်းတင်ထားသည်ဟု ပီအမ်ဒီက ဆိုသည်။

ဂီဂျစ်-ဘယ်တီစတန်သည် ရေခဲထူများ ထောင်ပေါင်းများစွာတည်ရှိသဖြင့် ကမ္ဘာတစ်ဝန်းရှိ တောင်တက်သမားများကို ဆွဲဆောင်လျက်ရှိသည်။

ဇွန်လအပူချိန်သည် ရေခဲများကို လျင်မြန်စွာအရည်ပျော်စေပြီး အချို့ဒေသများအတွင်း အပူချိန်မှာ ဆယ်စုနှစ်သုံးခုအတွင်း စံချိန်တင်လျက်ရှိသည်ဟု ဂီဂျစ်ရှိ ဖာတီမာဂျင်နာ (Fatima Jinnah) ဒီဂရီကောလိပ်မှ လက်ထောက် ပါမောက္ခနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာပုဂ္ဂိုလ် ဆီတာရာ ပါဗင်က ဆိုသည်။

မြင့်မားလာသည့် ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ပါကစ္စတန်နိုင်ငံသည် ၂၀၅၀ ပြည့်နှစ်အထိ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၄၀/၅၀ ဘီလီယံ လိုအပ်မည်ဟု ပါကစ္စတန် ဗဟိုဘဏ်၏ အကြီးအကဲဟောင်းတစ်ဦးက ဆိုသည်။

ကိုးကား-ဆင်ဟွာ၊ Al Jazeera



ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် အိုကရာခရိုင်၌ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၈ ရက်က ရေကြီးမှုဖြစ်ပွားခဲ့သည့်ဦးတွေ့ရစဉ်။

မင်းဘူးမြို့၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြော

မင်းဘူး၊ ဩဂုတ် ၃
မင်းဘူး(စကျ)မြို့နယ်၌ ရှေးဟောင်း
ဝတ္ထုပစ္စည်းများ ကာကွယ်
ထိန်းသိမ်းရေးနှင့် ဥပဒေပါ
အကြောင်းအရာများ အသိပညာ
ပေး ဟောပြောခြင်းကို ယမန်နေ့
က အလယ်ကျေးရွာ ဘုန်းတော်
ကြီးကျောင်းဓမ္မာရုံနှင့် ဧရပ်ကြီး
ကျေးရွာတို့၌ ကွင်းဆင်း၍
ဟောပြောသည်။



ဟောပြောပွဲတွင် မကွေးတိုင်း
ဒေသကြီး ရှေးဟောင်းသုတေသန
ဌာန ဦးစီးအရာရှိ ဦးရဲလွင်က
မင်းဘူး(စကျ)မြို့နယ်ရှိ စက္ကနယ်၊
မန်းချောင်းလွင်ပြင်နှင့် အလယ်
ကျေးရွာ နယ်နိမိတ်သည် ရှေးလွန်
ခေတ် နှစ်ပေါင်း ၁၅၀၀ နှင့်
၃၀၀၀ အတွင်းက ကျောက်ခေတ်၊
ကြေးခေတ်၊ သံခေတ်ဟူ၍ ခေတ်
သုံးခေတ်ရှိပြီး သမိုင်းအထောက်

အထားများအရ သံခေတ်က
နန်းမြို့ရိုး၏ အပိုင်းအစများရှိ
ကြောင်း သိရပြီး ထိုရှေးဟောင်း
ပစ္စည်းများသည် နိုင်ငံတော်
အတွက် တန်ဖိုးမဖြတ်နိုင်သော
ရတနာပစ္စည်းများ ဖြစ်သော
ကြောင့် တူးဖော်ယူဆောင်ခြင်း၊
အိမ်တွင်ထားရှိခြင်း၊ ရောင်းချ
ခြင်း မပြုကြရန်နှင့် တွေ့ရှိပြီး
နိုင်ငံတော်အား အပ်နှံပါက ပစ္စည်း

၏ ကာလတန်ဖိုး ရရှိမည်ဖြစ်သည်
အပြင် ပစ္စည်းသက်တမ်းကာလ
အလိုက် ဆုကြေးများပါ ချီးမြှင့်
ပေးမည်ဖြစ်ကြောင်း ပြောကြား
သည်။
ဆက်လက်၍ ရှေးလွင်ဝင်းက
မြစ်၊ ချောင်း၊ အင်းအိုင်များနှင့်
အိမ်ခြံလယ်ကွက်၊ ယာကွက်များ
တွင် တွေ့ရှိသည့်ဖြစ်စေ၊ တူးဖော်
ရရှိသည့်ဖြစ်စေ၊ ရရှိသည့်

ရှေးဟောင်းပစ္စည်းများသည် နိုင်ငံ
တော်ပိုင် ပစ္စည်းများဖြစ်၍
လက်ဝယ်ထားရှိခြင်း၊ ရောင်းချ
သုံးစွဲခြင်း ပြုလုပ်ပါက ဥပဒေ၊
နည်းဥပဒေများနှင့်အညီ ထောင်
ဒဏ်၊ ငွေဒဏ်များ ကျခံရမည်ဖြစ်
ကြောင်း ဆွေးနွေးပြောကြားကာ
ဒုတိယမြို့နယ် ဥပဒေအရာရှိ
ဦးအောင်ဟိန်ထက်က ရှေးဟောင်း
ဝတ္ထုပစ္စည်းများ ကာကွယ်
ထိန်းသိမ်းရေးဥပဒေပါ သိရှိရမည့်
အချက်များနှင့် ပြစ်မှုဖြစ်ပေါ်
မှုများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ
ကာကွယ်ထိန်းသိမ်းရေးဥပဒေပါ
ပြစ်မှုဖြစ်ပေါ်မှုများကို ဆွေးနွေး
ပြောကြားခဲ့သည်။ အသိပညာပေး
ဟောပြောပွဲသို့ အလယ်ကျေးရွာ
နှင့် ဧရပ်ကြီးကျေးရွာမှ ရွာသူ
ရွာသားများ တက်ရောက်ခဲ့ကြ
သည်။ **ဇေယျာနိုင်(ရွှေကန်)**



ကံမမြို့နယ်၌ တောင်သူများအား ပိုက်ဆံလျှော်၊
ချည်မျှင်ရှည်ပါနှင့် နေကြာသီးနှံမျိုးစေ့များ ပေးအပ်

ကံမ၊ ဩဂုတ် ၃
ကံမမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံလျှော်
သစ်စိမ်းမြေဩဇာ စိုက်ပျိုးထည့်သွင်းခြင်းစီမံကိန်း၊ ဝါသီးနှံတိုးချဲ့
စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းမြှင့်တင်ရေးစီမံကိန်းနှင့် ဆီထွက်သီးနှံ
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် တောင်သူများထံသို့ ပိုက်ဆံ
လျှော်၊ ချည်မျှင်ရှည်ပါနှင့် နေကြာသီးနှံမျိုးစေ့များ ပေးအပ်ပွဲကို ယနေ့
နံနက်ပိုင်းက ကံမမြို့နယ် မြို့နယ်ခန့်မဉ် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက
သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျေးရွာအုပ်စု
များရှိ တောင်သူများထံသို့ ပိုက်ဆံလျှော်၊ ချည်မျှင်ရှည်ပါနှင့် နေကြာ
သီးနှံမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။ **လင်းခန့်**

ကျောင်းသား ကျောင်းသူ ၄၀၀ ပါဝင်၍ ငလျင်ဘေးသရုပ်ပြလေ့ကျင့်



သာစည်၊ ဩဂုတ် ၃
သာစည်မြို့ အမှတ်(၁) အခြေခံ
ပညာ အထက်တန်းကျောင်း၌
ငလျင်ဘေး အန္တရာယ်ဆိုင်ရာ
သရုပ်ပြလေ့ကျင့်ခြင်း အခမ်း
အနားကို ယမန်နေ့က ကျင်းပ
သည်။
အခမ်းအနားတွင် ခရိုင်ဘေး
အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး
ဌာန လက်ထောက်ညွှန်ကြားရေး
မှူး ဒေါ်အေးအေးစိုးနှင့် ဝန်ထမ်း

များ၊ မြို့နယ်စီးသတ်ဦးစီးဌာန
မြို့နယ်စီးသတ်ဦးစီးမှူး၊ ဦးထွန်း
ထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး
ဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်း
များ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတ
လူမှုကူညီရေးအဖွဲ့များ၊ အထက
(၁) သာစည်မှ ဆရာ ဆရာမများ
နှင့် ကျောင်းသား ကျောင်းသူများ
က ငလျင်ဘေးအန္တရာယ်ဆိုင်ရာ
သရုပ်ပြလေ့ကျင့်ခြင်း လုပ်ငန်းစဉ်
များကို ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။ **ချမ်းသာ(မိတ္ထီလာ)**

တာမွေမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်၊ ဩဂုတ် ၃
တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်
များ၌ ယမန်နေ့က မြို့နယ်လူဝင်
မှု ကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဝန်ကြီးဌာန ဦးစီးမှူး
ဦးမြင့်ဇော် ဦးဆောင်သည့်အဖွဲ့က
မြို့နယ်အတွင်း နေထိုင်ကြသော
နိုင်ငံသားစိစစ်ရေးကတ် မရရှိ
သေးသည့် ပြည်သူများအား
ကိုင်ဆောင်သင့်သည့် နိုင်ငံသား
စိစစ်ရေးကတ် တစ်မျိုးမျိုးရရှိနိုင်
ရေးနှင့် အိမ်ထောင်စုလူဦးရေ



စာရင်း ထုတ်ပေးခြင်းကို ပန်းခင်း
စီမံချက် (၃)ဖြင့် ကွင်းဆင်းဆောင်
ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်

ပေးရာတွင် တာမွေမြို့နယ်ရှိ
မအူကုန်းရပ်ကွက်၊ တာမွေကြီး
(က+ဂ)ရပ်ကွက်၊ နတ်မောက်
ရပ်ကွက်နှင့် မျိုင်းရေအိုးစင် (ရွာမ)
ရပ်ကွက်အတွင်း နေထိုင်ကြသော
ပြည်သူများအား နိုင်ငံသားစိစစ်
ရေးကတ်များ ဆောင်ရွက်ပေးခဲ့
ကြပြီး သက်ဆိုင်ရာ ရပ်ကွက်
အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ပ
များက လိုအပ်သည်များကို ကူညီ
ဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်လင်းအောင်(ပြန်/ဆက်)

ဆီဆိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု
နည်းပညာသင်တန်းဖွင့်

ဆီဆိုင်၊ ဩဂုတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆီဆိုင်မြို့နယ်အတွင်း
ဘေးသင့်ပြည်သူများ စီးပွားရေးလုပ်ငန်းပြန့်လှံထူထောင်လာနိုင်ရန်
အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့
က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု
ဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှု
လုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဖွင့်
အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူ
တို့က သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို
ပေးအပ်သည်။ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း
ကို ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၂၀ တက်ရောက်ကြပြီး
သင်တန်းအား ဩဂုတ် ၂ ရက်မှ ၆ ရက်အထိ ငါးရက်ကြာ စာတွေ့
လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

ညောင်ရွှေမြို့နယ်၌ ကျေးလက်လမ်း
လုပ်ငန်းစတင်အကောင်အထည်ဖော်

ညောင်ရွှေ၊ ဩဂုတ် ၃
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
က ယနေ့နံနက်ပိုင်းမှစတင်ကာ ရေပယ်(ထက်)-ရှေးဦး(မြောက်)
ကျေးရွာချင်းဆက် ကျောက်ချောလမ်း လုပ်ငန်းစတင်အကောင်အထည်
ဖော် ဆောင်ရွက်လျက်ရှိသည်။



အဆိုပါလမ်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်
လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးညွန့်ဝင်းအောင်နှင့်
တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆
ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကွပ် ၁၂၀ ဒသမ
ဥငှာ သန်းဖြင့် အကုန်အကျခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

❑ နိုင်ငံဝန်ထမ်းများအား မည်သည့်နည်းလမ်းဖြင့်မဆို ခြိမ်းခြောက်ခြင်း၊ တာဝန်ထမ်းဆောင်မှုအား
နှောင့်ယှက်ခြင်းများ ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်ပါသည်။

မော်တော်ယာဉ်မောင်းနှင်သူများ လောင်စာဆီထည့်ရာတွင်
လိုက်နာရမည့်အချက်များ (နည်းဥပဒေ ၃၁၂)

မော်တော်ယာဉ်များ လောင်စာဆီထည့်နေစဉ် အောက်ပါတို့ကို
လိုက်နာရမည်-

- (က) မီးပိတ်၍ စက်သတ်ထားရမည်။
 - (ခ) မည်သူမျှ ဆေးလိပ်မသောက်ရ။
 - (ဂ) မည်သူမျှ လက်ကိုင်ဖုန်း အသုံးမပြုရ။
 - (ဃ) မော်တော်ယာဉ်ပေါ်တွင် ပါရှိသူများ အသက်ကယ်ထိုင်ခုံ
ခါးပတ်ဖြတ်ထားရမည်။
- ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

လှိုင်းဘွဲ့ဖြန့်နယ်၌ ကရင်ရိုးရာဝါဒါနလှူငွေဖြန့်မင်္ဂလာ အခမ်းအနားကျင်းပ

လှိုင်းဘွဲ့ ဩဂုတ် ၃

ကရင်ပြည်နယ်လှိုင်းဘွဲ့ဖြန့်နယ်၌ ကရင်တိုင်းရင်းသား အားလုံးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ဝါဒါနလှူငွေဖြန့်နယ်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲ့မြို့ (က)ရပ်ကွက် အောင်မြင် သာယာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ဦးစွာ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါး သီလနှင့်ဩဝါဒများကို ခံယူပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးစိုးမင်းအောင်က အမှာစကားပြောကြား သည်။ ထို့နောက် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးအုန်းတင်က ကရင်ရိုးရာဝါဒါန လှူငွေဖြန့်

မင်္ဂလာအခမ်းအနား နှစ်စဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ဝါဒါနလှူငွေဖြန့် မင်္ဂလာစာတမ်းကို ကရင်ဘာသာနှင့် မြန်မာဘာသာ တို့ဖြင့် ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ဖတ်ကြားကြသည်။

ဆက်လက်၍ လိပ်ပြာမောင်နံနုနစ်ဖော်အား ဖိတ်ခေါ်ပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် တစ်ဦးနှင့်တစ်ဦး ချည်ဖြူဖွဲ့ခြင်း၊ ဆုတောင်း မေတ္တာပို့သခြင်းနှင့် ကရင် တိုင်းရင်းသား လူငယ်မောင်မယ်များက ကရင်ရိုးရာ စားသိချင်းများ၊ စည်းလုံးညီညွတ်ခြင်း တေးသီချင်း များဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

စောဒီ(ပြန်/ဆက်)



ဘုတ်ပြင်းမြို့၌ မွေးကင်းစမှ အသက် နှစ်နှစ်အောက်ကလေးငယ်များအား ဆေးတိုက်ကျွေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေး

ဘုတ်ပြင်း ဩဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၌ မွေးကင်းစမှ အသက် နှစ်နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက် ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်း ကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးသည်။

ကာကွယ်ဆေးလားရောက်ထိုးကြသည့် ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကလေးမိခင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နွေးနွေးသဇင်က ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှအသက် နှစ်နှစ်အထိ ကလေးများအား BCG ဦးနှောက် အမြှေးရောင်တီဘီ၊ လူးဇေတီဘီ ရောဂါကာကွယ်ဆေး၊ OPV ပိုလီယို ရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ဂျပန် ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး၊ (ဆုံဆုံနု၊ ကြက်ညာ



ချောင်းဆိုး၊ မေးခိုင်းရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အသည်းရောင် အသားဝါ(ဘီ) စသည့် ငါးမျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်ဂျီကသိုး ရောဂါကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ် (ပြန်/ဆက်)

တံခါးမ - ရွာပု ကျေးရွာအဝင်လမ်း ကျောက်ချောလမ်းခင်း

ကျောက်ပန်းတောင်း ဩဂုတ် ၃

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျောက်ပန်းတောင်း - ချောက်ကားလမ်းမှ တံခါးမ - ရွာပုကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီး အရာရှိ(မြို့ပြ)နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်း စစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ တံခါးမ - ရွာပုကျေးရွာအဝင်လမ်း ကျောက်ပန်းတောင်း - ချောက်ကားလမ်းမှ ကျောက်ချောလမ်း အရည်မှာ ငါးဖာလုံး အကျယ် ၁၆ ပေနှင့် ၃ မြောက်လက်မဖြစ်ပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၄ ဒသမ ၇၆၃ သန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဒီပါလင်း

မင်းဘူးမြို့နယ်၌ ရွာမကန်ကျေးရွာ အဝင်လမ်း မြေခိုင်းခြင်းလုပ်ငန်းဆောင်ရွက်

မင်းဘူး ဩဂုတ် ၃

မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် ရွာမကန်၌ ကျေးရွာအဝင်လမ်း မြေခိုင်းခြင်းလုပ်ငန်းဆောင်ရွက် မှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း



တိုင်းတာခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌကြားရေးမှူး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ဥက္ကဋ္ဌကြားရေးမှူး(မြို့ပြ) နှင့် တာဝန်ရှိသူများက ရွာမကန် ကျေးရွာ အဝင်လမ်းမြေခိုင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

မင်းဘူးမြို့နယ်၌ ရွာမကန်ကျေးရွာ အဝင်လမ်း အရည်ပေ မြောက် ၁၈ လုံး၊ အကျယ် ၁၈ ပေ ချဲ့၍ ၃ ရှစ်လက်မ မြေခိုင်းခြင်းလုပ်ငန်း ကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၉၀၁ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ ပြီး ယခုအခါ လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။

ဇင်မာ



ငမဲမြို့နယ်၌ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

ငမဲ ဩဂုတ် ၃

မင်းဘူးခရိုင် ငမဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ချောင်းမြို့ ကျေးရွာ ဘုန်းတော်ကြီးကျောင်းမေ့ရုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မြို့နယ်ဆရာဝန်ကြီး ခေါက်တာအုန်းဝင်းနှင့် ဝန်ထမ်းများက ကိုယ် အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါနှင့် သွေးချိုရောဂါရှိ မရှိ တိုင်းတာပေးခြင်း၊ လိုအပ် သောဆေးဝါးများ ပေးအပ်ခြင်းနှင့် ဆေးကုသပေးခြင်းများကို ချောင်းမြို့ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များ၊ ဒေသခံပြည်သူများ စုစုပေါင်း ၉၃ ဦးအား ကျန်းမာ ရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မယု(ငမဲ)

ဒက္ခိဏသီရိမြို့နယ်၌ မီးခိုးမြူငွေလေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေး

နေပြည်တော် ဩဂုတ် ၃

ဒက္ခိဏသီရိမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မီးခိုးမြူငွေလေထုညစ်ညမ်းမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ညောင်ကုန်းကျေးရွာ ၌ ကျင်းပသည်။

ဦးစွာ ဒက္ခိဏသီရိမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှဝါက မီးခိုးမြူငွေလေထုညစ်ညမ်းမှု၊ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ အိမ်တွင်းညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါ အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ ဆောင်ရန် ရှောင်ရန် စသည့် အသိပညာဗဟုသုတများကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်း



များက ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချခြင်း၏ အကျိုးကျေးဇူးများ၊ အမှိုက်အမျိုးအစားများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများကို ဟောပြောဆွေးနွေးခဲ့သည်။

မောင်နိုင်

ရေချွေတာရေး နည်းလမ်းများ

- သွားတိုက်နေစဉ် ဘုံပိုင်ခေါင်း ဖွင့်မထားပါနှင့်။ သွားတိုက်လျှင် ရေဖန်ခွက် အမြဲသုံးပါ။
- ဆပ်ပြာတိုက်နေစဉ်အတွင်း ရေပန်းကို ဖွင့်မထားပါနှင့်။
- ရေကိုမြန်မြန်ချိုးပြီး၊ ဆပ်ပြာတိုက်နေစဉ် သို့မဟုတ် ခေါင်းလျှော်နေစဉ် ပိုက်ခေါင်းပိတ်ထားပါ။

ညောင်ငူကျေးရွာ၌ ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ

အိမ်မဲ ဩဂုတ် ၃
ကျောင်းတိုက်ဆရာတော် ရှင်ပညိန္ဒက ဆုံးမဩဝါဒစကား မိန့်ကြားသည်။ ထို့နောက် ချည်ဖြူဖွဲ့မင်္ဂလာ အကြောင်းကို ပိုးကရင်ဘာသာ၊ မြန်မာ ဘာသာတို့ဖြင့် တာဝန်ရှိသူများက ဖတ်ကြားပေးပြီး ခေါက်တာ မောင်မောင်စိုး က ကရင်တိုင်းရင်းသားများအတွက် သတင်းစကားများကို ပြောကြားသည်။ ဖွင့်လှစ်သည်။ ထို့နောက် ဓမ္မရံသီ ယင်းနောက် အစုကြီးကျေးရွာ

ပန်းခရေခုံးအဖွဲ့က ကြိုဆိုကပြပျော်မြေ ပြီး တာဝန်ရှိသူများပါဝင်သော ပန်းဖလား အဖွဲ့၊ ပန်းအဖွဲ့၊ အလံကိုင်အဖွဲ့များက ချည်ဖြူဖွဲ့မည့် ပစ္စည်းများကို သယ်ဆောင်ပြီး အဘိုး အဘွားများ ဦးဆောင်၍ တက်ရောက်လာသူများက ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)



ဟဲဟိုးမြို့ ပုန်းအင်းကျေးရွာ၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသ

ကလေးဩဂုတ် ၃
စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှု လယ်ယာဦးစီးဌာန အောင်ပန်းမြို့ အမှတ်(၆၅) စက်မှုလယ်ယာစခန်း တို့ ပူးပေါင်း၍ လက်ဆွဲကောက် စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကလေးမြို့နယ် ဟဲဟိုးမြို့ ပုန်းအင်းကျေးရွာရှိ တောင်သူ ဦးကျော်နိုင်စိုး၏ လယ်မြေ၌ ပြုလုပ်ရာ မြို့နယ်စက်မှု လယ်ယာဦးစီးဌာန ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုး

ရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ကြသည်။ ဦးစွာ အောင်ပန်းမြို့ စက်မှု လယ်ယာဦးစီးဌာန အမှတ်(၆၅) စက်မှုလယ်ယာစခန်းမှ ဦးစီးအရာ ရှိဦးဦးဘဝင်းက လက်ဆွဲကောက် စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး အကြောင်းတို့ကို ရှင်းလင်း ပြောကြားပြီး ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ဇင်က စပါးအတွက်



နန်း ကောင်းမွန်စေရေး တို့ကို တောင်သူများအား အတွက် စနစ်တကျ စပါး ရှင်းလင်းပြောကြားခဲ့သည်။ ပျိုးထောင်စိုက်ပျိုးနည်း စနစ် ကျော်ဝင်း(ကလေး)

ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ



သရက် ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပသည်။ ဟောပြောပွဲတွင် သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က “ဆိုရှယ်မီဒီယာပေါ်က အန္တရာယ်များ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး လန်ချန်း - မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာနက ဖြန့်ဝေပေးသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေး ဗီဒီယိုဖိုင်နစ်စုံကို ဖွင့်လှစ်ပြသ ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)

ပွင့်ဖြူမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၇၈၇ ဧကအထိ စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဩဂုတ် ၃
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၁၇၈၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ

၁၇၅၅၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၇၈၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားချက်ဧက ပြည့်မီစေရန် ဆက်လက်ကြိုးပမ်း စိုက်ပျိုးလျက်ရှိသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်မှာ ချည်မျှင်ရှည်ဝါ ၁၇၅၅၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့အထိ ၁၇၈၇ ဧက

အများပြည်သူသို့ အသိပေးကြေညာချက်

နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထားသည် နိုင်ငံသားစိစစ်ရေးကတ်ပြားဖြစ်ပါသည်။ နိုင်ငံသားဟု ဆိုရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်ကို ဥပဒေနှင့်အညီ ကိုင်ဆောင်ထားသူတို့ကို ဆိုလိုပါသည်။ နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ပန်းခင်းစိစစ်ချက်များဖြင့် လွယ်ကူအဆင်ပြေစွာ စိစစ်ဆောင်ရွက် ထုတ်ပေးလျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင်လည်း ဒီဂျစ် တယ်စနစ်ဖြင့် ပြည်သူတို့အတွက် လူမှုစီးပွားဆိုင်ရာထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် နိုင်ငံအတွင်းနေထိုင်သူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယင်းသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဥပဒေရေး စာရင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်း ပန်းခင်းစိစစ်ချက်များဖြင့် ဆောင်ရွက်ထုတ်ပေးလျက်ရှိနေသော်လည်း ယခုအခါနိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဥပဒေရေးစာရင်းနှင့် UID နံပါတ်တို့ကို အတုအပြုလုပ်၍ မသိနားမလည်သည့်ပြည်သူများ အပေါ် အခွင့်ကောင်းယူကာ အကြွေးငွေရယူဆောင်ရွက်ပေးနေသူ များလည်းရှိနေကြောင်းနှင့် Account အမျိုးမျိုး ဆက်သွယ်ရေး တယ်လီဖုန်းနံပါတ်အမျိုးမျိုးဖြင့် တရားမဝင်ကြော်ငြာများကို Online မှ မဟုတ်မမှန်ဖော်ပြဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဥပဒေရေးစာရင်းနှင့် UID တို့ကို အတုအပြုလုပ်ခြင်း၊ လက်ဝယ်ကိုင်ဆောင်အသုံးပြုခြင်း တို့သည် ဖြစ်မှုမြောက်သည့်အတွက် ထိရောက်သော ပြစ်ဒဏ် ချမှတ်ရန်နှင့် လက်ရှိတွင်လည်း အတုအပြုလုပ်ဆောင်ရွက်သူ

လက်ဝယ်ကိုင်ဆောင် အသုံးပြုသူများအား နည်းမျိုးစုံဖြင့် စစ်ဆေး ဖော်ထုတ်ကာ တရားစွဲဆိုအမှုဖွင့်၍ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ လူမှုကွန်ရက်များတွင် တရားမဝင် ကြော်ငြာဖြန့်ဝေ လှုံ့ဆော်ဝါဒဖြန့်ဆောင်ရွက်နေမှုများကိုလည်း ဆက်လက်စိစစ်ဆေးဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဥပဒေရေးစာရင်းနှင့် UID လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများသို့ ဆက်သွယ်ဆောင်ရွက်ကြ ပါရန်နှင့် ပွဲစားများဖြင့်ဆောင်ရွက်ခြင်းအတုအပကိုင်ဆောင်အသုံး ပြုခြင်း မပြုကြပါရန် အသိပေးအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

မိုး/ဇလ

မိတ္ထီလာ - တောင်ကြီးလမ်း ချောင်းရေတိုက်စားမှု ကြည့်ရှုစစ်ဆေး

ကလေး ဩဂုတ် ၃ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မျိုးထွဋ်၊ အင်ဂျင်နီယာချုပ် ဦးကျော်သီဟနှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ် မကျေးရွာအနီး မိတ္ထီလာ - တောင်ကြီး မိုင်တိုင်အမှတ် (၅၄/၃၅၄/၄) တွင် ချောင်းရေ တိုက်စားမှုကြောင့် လမ်းနှုတ်ခမ်းပဲ့ကျမှု ဖြစ်ပွား



သည့် နေရာသို့ ယနေ့ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် စက်

ယန္တရားများဖြင့် မြေဖို့ခြင်း၊ ကမ်းကပ်ခုံပြင်ဆင်ခြင်း၊ မကျေးရွာစာသင်ကျောင်း ချောင်းရေတိုက်စားခဲ့မှု အခြေအနေများ

နှင့် ရေလွှဲချောင်း တူးဖော်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များနှင့်ပတ်သက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများသတ်မှတ်စီမံချိန် စံညွှန်း ပြည့်စုံရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

မိုင်းယန်းမြို့နယ်၌ မြန်မာအိလက်ထရောနစ်မိပေးစက်

အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး

မိုင်းယန်း ဩဂုတ် ၃ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအိလက်ထရောနစ်မိပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းကို မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ယနေ့ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအား မြန်မာအိလက်ထရောနစ်မိပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)



မိုင်းယန်းမြို့နယ်၌ စပါးမျိုးစေ့နှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်



မိုင်းယန်း ဩဂုတ် ၃ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပြည်နယ်ငွေလုံးငွေရှင်း ရန်ပုံငွေဖြင့် စပါးမျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန နယ်စပ်ခြံ၌ ယနေ့ကျင်းပသည်။ စပါးမျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးတောင်သူများအား မျိုးစပါးစိုက်တစ်ဧကလျှင် ကွန်ပေါင်းမြေဩဇာ ၅၀ ကီလို တစ်အိတ်၊ ယူရီးယားဓာတ်မြေဩဇာ ၅၀ ကီလို တစ်အိတ်နှင့် သဘာဝမြေဩဇာ ၂၅ ကီလို လေးအိတ်နှုန်းဖြင့် စပါးစံပြကွက် ငါးဧက၊ စပါးမျိုးစေ့ထုတ် ၁၀ ဧက၊ ပဲပုပ် စံပြကွက် နှစ်ဧကတို့အတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထွန်းထွန်းထူး

ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ထုတ်ပေး

ရေး ဩဂုတ် ၃ မွန်ပြည်နယ် ရေးမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးချုပ် ဦးကျော်သီဟနှင့် ပေးမြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူး လက်ထောက်



ညွှန်ကြားရေးမှူးဦးကျော်ဝင်းနှင့် ဝန်ထမ်းများက တောင်ဘုံကျေးရွာသူ၊ ကျေးရွာသားများအား ဆက်လက်ဆောင်ရွက်ပေးသည်။ အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေ ပြည်သူများအတွက် ဆောင်ရွက်ပေးမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်က ကြီးကြပ်ဆောင်ရွက်ပေးပြီး e-ID စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်

ပူတာအိုခရိုင်၌ ဘက်ထရီအားသွင်းစက်အသုံးပြုနည်းသင်တန်းဖွင့်

ပူတာအို ဩဂုတ် ၃ ကချင်ပြည်နယ် ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ပူတာအိုခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများအား အိလက်ထရောနစ်မိပေးစက်တွင် အသုံးပြုမည့် ဘက်ထရီများအတွက် ဘက်ထရီအားသွင်းစက်နှင့်ပတ်သက်၍ မှန်ကန်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဘက်ထရီ အားသွင်းစက်အသုံးပြုနည်းသင်တန်းကို ယနေ့ဖွင့်လှစ်သည်။ သင်တန်းတွင် အိလက်ထရောနစ်မိပေးစက်နှင့် ချိတ်ဆက်တပ်ဆင်နည်း၊ ဘက်ထရီအားသွင်းနည်း၊ ဘက်ထရီအသုံးပြု အသုံးပြုနည်းများကို သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချပေးကြောင်း သိရသည်။ ဖုန်ကန်(ပူတာအို)

မှတ်သားဖွယ်ရာ မိုးရေချိန်များ			
(၃-၈-၂၀၂၅)			
ပင်လောင်းမြို့	၆ ဒသမ ၅၀	လက်မ	
ရွှေကျင်မြို့	၅ ဒသမ ၃၁	လက်မ	
မဒေါက်မြို့	၄ ဒသမ ၅၃	လက်မ	
ပူတာအိုမြို့	၂ ဒသမ ၆၄	လက်မ	
ခန္တီးမြို့	၁ ဒသမ ၈၁	လက်မ	
မိုးကောင်းမြို့	၁ ဒသမ ၇၃	လက်မ	
တံတားဦး	၁ ဒသမ ၅၇	လက်မ	
(လေကြောင်းမိုးလေဝသ)			
မြစ်ကြီးနားမြို့	၁ ဒသမ ၅၇	လက်မ	
ညောင်လေးပင်မြို့	၁ ဒသမ ၅၄	လက်မ	
ကော့သောင်းမြို့	၁ ဒသမ ၃၅	လက်မ	

အငြိမ်းစားဝန်ထမ်းများအား Biometric အချက်အလက် ကွင်းဆင်းကောက်ယူ

မန္တလေး ဩဂုတ် ၃ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ကြီးတံခွန် မြို့နယ်ဦးစီးမှူးရုံးတွင် ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်များတွင် နေထိုင်သော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ယမန်နေ့က Biometric အချက်အလက်ကောက်ယူ၍ UID နံပါတ် ထုတ်ပေးခြင်းအား ကွင်းဆင်း ဆောင်ရွက်ပေးရာ မဟာအောင်မြေခရိုင် ဦးစီးမှူးနှင့် ပြည်ကြီးတံခွန်မြို့နယ်ဦးစီးမှူးတို့က အငြိမ်းစားဝန်ထမ်းပင်စင်စားများအားတွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး အစုရှေ့နေမြို့နယ် ဦးစီးမှူးရုံးတွင်လည်း ဩဂုတ် ၁ ရက်က အငြိမ်းစားဝန်ထမ်းများအား Biometric ကောက်ယူခြင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးပျောက်ဆုံးနေသော နိုင်ငံ

ငါးရစ်တစ်ကောင် သုံးလရှောင်၊ ထောင်သောင်းတိုးပွား ရေရှည်စား ငါးရစ်ငါးသန် ဘေးမဲ့ချန် ပုံမှန်စားသုံး မျိုးမသုဉ်း

သားစိစစ်ရေးကတ်နှင့် အိမ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ ထောင်စု လူဦးရေစာရင်းများအား သည်။ မောင်ပြည်သူ့(မန္တလေး)



မြန်မာ့အလင်းနှင့်မြန်မာ ယူ-၁၉ အသင်း ဩဂုတ် ၂ ရက်က ခြေစစ်ကစားစဉ်။

နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ ယူ-၂၂ အသင်း ပြန်လည်လေ့ကျင့်

ရန်ကုန် ဩဂုတ် ၃
မြန်မာ ယူ-၂၂ အသင်းသည် ယခု နှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံ တကာပြိုင်ပွဲများအတွက် ဩဂုတ် ၂ ရက်မှစ၍ ပြန်လည်လေ့ကျင့် လျက်ရှိသည်။

မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ကွရိုဆာကီက ဆက်လက် ကိုင်တွယ်မည်ဖြစ်ပြီး ပဏာမ ကစားသမား ၃၀ ဝန်းကျင်ဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ

ယူ-၂၂ အသင်းသည် ပြည်တွင်း လိဂ်ပြိုင်ပွဲမစတင်မီ နေ့စဉ် လေ့ကျင့်မည်ဖြစ်ပြီး လိဂ်ပြိုင်ပွဲ ကာလတွင် တစ်ပတ်လျှင် နှစ်ရက် လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဇူလိုင် ၁၅ ရက်မှ ၂၉ ရက်အထိ အင်ဒိုနီးရှား နိုင်ငံ၌ကျင်းပမည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင် အပြီး ရက်ပိုင်းသောအနားယူကာ စက်တင်ဘာတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်

ပွဲနှင့် ဒီဇင်ဘာတွင် ယှဉ်ပြိုင်ရမည့် (၃၃) ကြိမ်မြောက် ဆီးရီးမြိုင်ပွဲ အတွက် ပြန်လည်ပြင်ဆင်ခြင်းဖြစ် သည်။ မြန်မာ ယူ-၂၂ အသင်းသည် နည်းပြချုပ် ကွရိုဆာကီလက်ထက် တွင် နိုင်ငံတကာပြိုင်ပွဲနှင့် ခြေစစ်မ ပွဲများ၌ နိုင်ပွဲလုံးပမရသေးဘဲ နိုင်ပွဲရယူနိုင်ရန် ရုန်းကန်နေရ သည်။ အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် လည်းထိုင်း၊ တီမော့ နှစ်သင်းစလုံး ကို သရေကျပြီး အုပ်စုဆောင်မှ ထွက်ခဲ့ရသည်။

အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ကို စက်တင်ဘာ ၃ ရက်မှ ၉ ရက် အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု (B) တွင် ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန် အသင်းတို့နှင့် ကျရောက်နေကာ ယင်းအုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။ (၃၃) ကြိမ်မြောက် ထိုင်းဆီးရီးမြိုင်ပွဲကိုမူ အုပ်စု ခွဲဝေခြင်း မရှိသေးကြောင်း သိရ သည်။ သော်လေးဓာတ်ပုံ-MFF

FIFA-MFF ဖူဆယ် ယူ-၁၉ လိဂ်တွင် Winner Soccer အသင်း၊ ယူ-၁၆ လိဂ်တွင် Kyaung Sayar Tharhtwe အသင်း နိုင်ပွဲရယူပြီး ဆက်လက်ဦးဆောင်

ရန်ကုန် ဩဂုတ် ၃
FIFA-MFF လူငယ်ဖူဆယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ဩဂုတ် ၃ ရက်တွင် ရန်ကုန်မြို့ရှိ MFF ဖူဆယ် အားကစားရုံနှင့် တောင်ဒဂုံ အားကစားရုံ၌ ဆက်လက်ကျင်းပ ရာ ယူ-၁၉ လိဂ်တွင် Winner Soccer အသင်း၊ ယူ-၁၆ လိဂ် တွင် Kyaung Sayar Tharhtwe အသင်း နိုင်ပွဲရယူပြီး ဆက်လက် ဦးဆောင်နေသည်။

ယူ-၁၆ ဖူဆယ်လိဂ် ပွဲစဉ်(၁၆) တွင် Kyaung Sayar Tharhtwe အသင်းက Avengers Junior အသင်းကို ခုနစ်ဂိုးပြတ်၊ Pacific Sun Far အသင်းက King Cobra အသင်းကို လေးဂိုး - နှစ်ဂိုး၊ Jullniss အသင်းက FFU မင်းမဟော်အသင်းကို လေးဂိုး-



ယူ-၁၉ လိဂ်တွင် YCDC MHDT အသင်းနှင့် FFU မင်းမဟော်အသင်း ယှဉ်ပြိုင်စဉ်။

နှစ်ဂိုး၊ Golden Boys အသင်းက Victoria အသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး ရွှေပြည်သာ

ယူနိုက်တက်အသင်းနှင့် TKA Star အသင်းက နှစ်ဂိုးစီသာရေ၊ မလိခ အသင်းနှင့် SGF အသင်း ဂိုးမရှိ

သရေကျခဲ့သည်။ ပွဲစဉ် (၁၆) အပြီး တွင် Kyaung Sayar Tharhtwe အသင်းက ၄၈ မှတ်ဖြင့် ဆက်လက်

ဦးဆောင်နေပြီး Pacific Sun Far အသင်းက ၃၈ မှတ်၊ Golden Boys အသင်းက ရမှတ် ၃၀၊ SGF အသင်းက ၂၉ မှတ်၊ Victoria အသင်းက ၂၈ မှတ်၊ Jullniss အသင်းက ၂၃ မှတ်၊ King Cobra အသင်းနှင့် Avengers Junior အသင်းတို့က ၂၂ မှတ်စီ၊ မလိခ အသင်းက ရမှတ် ၂၀၊ FFU မင်းမဟော်အသင်းက ရှစ်မှတ်၊ TKA Star အသင်းက ခြောက်မှတ်၊ ရွှေပြည်သာ ယူနိုက်တက်အသင်းက နှစ်မှတ်ရရှိထားသည်။

ယူ-၁၉ ဖူဆယ်လိဂ် ပွဲစဉ်(၁၆) တွင် Winner Soccer အသင်းက Generations အသင်းကို ငါးဂိုး- နှစ်ဂိုး၊ YRG အသင်းက Pacific Sun Far အသင်းကို ခုနစ်ဂိုးပြတ်၊ VUC ULAD အသင်းက MIU အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ YCDC MHDT အသင်းက FFU မင်းမဟော် အသင်းကို သုံးဂိုးပြတ်၊ Royal

Noka အသင်းက ရွှေပြည်သာ ယူနိုက်တက်အသင်းကို ခုနစ်ဂိုး- တစ်ဂိုး၊ JV အသင်းက ဖူဆယ် ချစ်သူအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ပွဲစဉ် (၁၆) အပြီး တွင် Winner Soccer အသင်းက ၃၆ မှတ်ဖြင့် ဆက်လက်ဦးဆောင် နေပြီး YCDC MHDT အသင်းက ၃၅ မှတ်၊ YRG အသင်းက ၃၃ မှတ်၊ JV အသင်းက ၂၄ မှတ်၊ ဖူဆယ် ချစ်သူအသင်းက ၂၃ မှတ်၊ VUC ULAD အသင်းက ၂၂ မှတ်၊ MIU အသင်းက ၂၁ မှတ်၊ Royal Noka အသင်းက ၁၅ မှတ်၊ Pacific Sun Far အသင်းနှင့် Generations အသင်းတို့က ၁၄ မှတ်စီ၊ FFU မင်းမဟော်အသင်းက ခုနစ်မှတ် ရထားပြီး ရွှေပြည်သာယူနိုက်တက် အသင်းက အမှတ်လျှော့စံထားရ သဖြင့် -၆ မှတ်ဖြင့် ယှဉ်ပြိုင်နေရ သည်။ ရဲရင့်လွင်ဓာတ်ပုံ-MFF

MNL-2 (ပထမတန်း)ပြိုင်ပွဲ အဖွင့်ပွဲ မြဝတီအသင်း ဂိုးပြတ်နိုင်ပြီး တက္ကသိုလ်နှင့် ကချင်ယူနိုက်တက် သရေကျ

ရန်ကုန် ဩဂုတ် ၃
၂၀၂၅-၂၀၂၆ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ပထမနေ့ကို ဩဂုတ် ၃ ရက်က စတင်ကျင်းပရာ မြဝတီ အသင်း ဂိုးပြတ်အနိုင်ရပြီး တက္ကသိုလ်နှင့် ကချင်ယူနိုက်တက် အသင်း သရေကျသည်။

ပဗ္ဗာကွင်း၌ ကျင်းပသည့်ပွဲ တွင် မြဝတီအသင်းက ငွေကြယ် ပွင့်အသင်းကို ငါးဂိုးပြတ် အနိုင် ရခဲ့သည်။ မြဝတီအသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဂိုး ပြတ်အနိုင်ရကာ အဖွင့်ပွဲတွင် နိုင်ပွဲ ကောင်းခဲ့သည်။ ငွေကြယ်ပွင့် အသင်းမှာမူ ပထမပိုင်းတွင်သာရေ ကစားနိုင်သော်လည်း ဂိုးပြတ် အနှံ့ဖြင့် ရင်ဆိုင်ခဲ့ရသည်။ မြဝတီ

အသင်းအတွက် အနိုင်ဂိုးများကို ၅၅ မိနစ်တွင် မြတ်မင်းဦး၊ ၆၈၊ ၈၂ မိနစ်တွင် နိုင်ဇင်ထက်၊ ၈၈၊ ၉၀ မိနစ်တွင် လန်းဆန်းအောင်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို မြဝတီအသင်း မှ လန်းဆန်းအောင်က ရရှိသည်။

တက္ကသိုလ်ကွင်း၌ ကျင်းပ သည့်ပွဲတွင် တက္ကသိုလ်အသင်းနှင့် ကချင်ယူနိုက်တက်အသင်း ဂိုးမရှိ သရေကျခဲ့သည်။ ပြီးခဲ့သည့်ရာသီ ဒုတိယရခဲ့သည့် တက္ကသိုလ် အသင်းသည် အဖွင့်ပွဲတွင် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ကချင်ယူနိုက်တက် နှင့် အမှတ်ခွဲယူခဲ့သည်။ ယင်းပွဲ အတွက် အကောင်းဆုံးဆု ကို ကချင်ယူနိုက်တက်အသင်းမှ သက်ပိုင်စိုးက ရရှိသည်။



မြဝတီအသင်းနှင့် ငွေကြယ်ပွင့်အသင်း။

ပွဲစဉ်(၁)ဒုတိယနေ့ကိုဩဂုတ် ၄ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ပဗ္ဗာကွင်း၌ YB United အသင်းနှင့် Chin-

land အသင်း၊ တက္ကသိုလ်ကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် Glory Goal အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မောင်ညီ၊ ဓာတ်ပုံ-MNL

* ကျောင်းမှ

၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် အသင်းရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် ဖိလစ်ပိုင်၊ မြန်မာ၊ ဩစတြေးလျ ယူ-၂၃၊ တီမော့အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုမှ များအဖြစ် ဩဂုတ် ၇ ရက်တွင် ဩစတြေးလျ ယူ-၂၃ အသင်း၊ ဩဂုတ် ၁၀ ရက်တွင် တီမော့အသင်း၊ ဩဂုတ် ၁၃ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းအနေဖြင့် ၂၀၀၄ နှင့် ၂၀၀၇ ဖြင့်ပွဲတွင် ချန်ပီယံဆုရယူပြီးနောက်ပိုင်း ချန်ပီယံ ဆုနှင့် ဝေးကွာလျက်ရှိပြီး ၂၀၁၇ ဖြင့်ပွဲ ဗိုလ်လုပွဲတက်ရောက်ပြီးနောက် ဗိုလ်လုပွဲသို့ပင် တက်ရောက်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် အာရှဖလားခြေစစ်ပွဲပြီးကတည်း က လေ့ကျင့်ပြင်ဆင်ခဲ့သလို ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်အထိ တရုတ်နိုင်ငံ သို့ ခြေစစ်ခရီးစဉ် သွားရောက်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် တရုတ်ခရီးစဉ်တွင် တရုတ် ယူ-၂၀ အမျိုးသမီးအသင်းနှင့် ခြေစစ်ပွဲနှစ်ပွဲ၊ တရုတ်ကလပ်အသင်းနှင့် တစ်ပွဲခြေစစ်ကစားသော် လည်း ရလဒ်ပိုင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေး စင် အမျိုးသမီးအသင်းသည် ဩဂုတ် ၁ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိလာပြီး ဩဂုတ် ၂ ရက်နှင့် ၃ ရက်တွင် ရန်ကုန်မြို့၌ အပြီးသတ် ပြင်ဆင်ကာ ဩဂုတ် ၄ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားမည်ဖြစ်သည်။ ညိုမြတ်သော်တာ၊ ဓာတ်ပုံ-MFF

ကျောင်းမှ

အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမား ဟိုက်လန်းဆက်ရှိနေမည် လားဆိုသည့် မေးမြန်းမှုကို အသင်းနည်းပြ ရွာဘင်အမ်စိုရ်က တိုက်စစ် ကစားသမား၏ အနာဂတ်နှင့်ပတ်သက်ပြီး အာမခံချက်တစ်စုံတစ်ရာ ပေးရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဟိုက်လန်းသည် အိုးထရက်ဖွဲ့သို့ စတင်ရောက်ရှိသည့်နှစ်တွင် ၄၃ ပွဲပါဝင်ကစားထားပြီး ၁၆ ဂိုးသွင်းယူပေးထားနိုင်သော်လည်း ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၁၀ ဂိုးသာ သွင်းယူထားနိုင်သည်။ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပစ်စ်အသင်းက ဟိုက်လန်းကို ခေါ်ယူရန်

စိတ်ဝင်စားသော်လည်း ကစားသမားက ဘွန်ဒက်စ်လီဂါကလပ်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားမှုမရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုအပြောင်းအရွှေ့ကာလတွင် ကစားသမား ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၁၃၀ နီးပါး သုံးစွဲကာ ဘရူင်ယန်အမ်ဗျူနီနှင့် မက်သီးယက်စ် ကွန်ညာစသည် နာမည်ကြီး ကစားသမားများကို ခေါ်ယူအားဖြည့်ထားသည်။


မန်ယူအသင်းသည် လာမည့် ဩဂုတ် ၁၇ ရက်တွင် ပရီမီယာလိဂ် အဖွင့်ပွဲစဉ်အဖြစ် အသင်းကြီးအဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစား သွားရမည် ဖြစ်သည်။ အောင်ဇော်

အားကစားမြှင့်တင် စိတ်လန်းရွှင် ဆန့်ကျင်မူးယစ်ဆေး။




ကျန်းမာရေးဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ရာသီတုပ်ကွေးနှင့် ကိုဗစ် - ၁၉ ရောဂါ သေဆုံး
လတ်တလော အသက်ရှူလမ်းကြောင်း
ဆိုင်ရာရောဂါများ မိမိကစ၍ ကာကွယ်ပါ။



ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲတို့ ပူးပေါင်းပြုစုသည်။
(၂၀၂၅ခုနှစ်၊ ဇွန်လ)

ရသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ မိမိကစ၍ ကာကွယ်ပါ။



- ◆ မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်- ၁၉ ရောဂါစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။
- ◆ ကိုဗစ်-၁၉ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်း မရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်း ပုံမှန်ကူးစက် ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။
- ◆ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုများ မှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် ပူးတွဲပါအချက်များကိုသတိပြုလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါသည်။

စနစ်ကျသော ပါစပ်နှိပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း



ပါးစပ်နှင့်နှာခေါင်းကို
လုံခြုံစွာဖုံးအုပ်ပါ။



အဖုံးပါသော အမှိုက်ပုံးထဲတွင်
သာ စွန့်ပစ်ပါ။



စနစ်တကျ လက်ဆေးပါ။

သတိပြုလိုက်စားရမည့် အချက်များ

- (၁) လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းစသည့် လက္ခဏာများ ရှိသူများအနေဖြင့် မိမိမှ အခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက် -

- (က) လူထုထပ်သောနေရာများသို့သွားခြင်းမှရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်း၊



- (ခ) ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ထားခြင်း မရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင် ပုဝါ/ တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း။



- (ဂ) ရောဂါလက္ခဏာပြင်းထန်ပါကနီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း။



- (၂) တစ်ကိုယ်ရေကားကွယ်ရေးနည်းလမ်းများ ဖြစ်သည့် လက်ကိုရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလိုလက်သန့်စင် ဆေးရည် (Hand sanitizer) ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊



- (၃) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက် ဖြစ်ပွားခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှု နှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေးသည့်အတွက် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံမှုဗျူဟာခြင်း။



ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည်။

- အသက် ၆၀နှစ် နှင့် အထက် အသက်အရွယ် ကြီးသူများ၊
- ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊
- ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုကို မဖြုတ်မနေခံယူပါ။



ရောဂါကားကွယ်ရေးနှည်းလမ်းများကို ကိုယ်တိုင်လိုက်နာဆောင်ရွက်ပါ။ အခြားသူများကို လိုက်နာရန် တိုက်တွန်းပြောကြားပေးပါ။

တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊

စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့

မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် သာယာကုန်းကျေးရွာအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ် ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၄ မျိုး၊ လူသုံးကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၇၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck သုံးစီး၊ Hino Profia Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၇၅၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဩဂုတ် ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်



ကရင်ပြည်နယ်၌ ဖမ်းဆီးရမိမှု။

လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံးတစ်တုံးနှင့် ကျောက်ဖြတ်စရေရာ ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၈၀၀၀)နှင့် အဆိုပါကျောက်စိမ်းများ တင်ဆောင်လာသည့် Honda Insight မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၅၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဩဂုတ် ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး၊ လူသုံးကုန်ပစ္စည်း သုံးမျိုး၊ စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၅၉၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ တရားမဝင် စက်သုံးဆီ၊ ဒီဇယ်ဆီ ကိုးပီပီ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၉၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

အလားတူ ဩဂုတ် ၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၉ စီး၊ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၇၉၀၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ဈေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်သဏ္ဌာန်ဆုံးရှုံး နစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်၍ တရားမဝင်ကုန်စည် တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ သတင်းစဉ်

ကျိုင်းတုံမြို့နှင့် ကျိုက်မရောမြို့နယ်တို့၌ စိတ်ကြွရှားသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၃ ဆေးပြားများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နှင့် ကျိုက်မရော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မြို့နယ်တို့၌ စိတ်ကြွရှားသွပ် မူးယစ်ဆေးဝါး တားဆီး



တရားမဝင် မလင်းအေး(ခ)မနင်းအောင်၊ စောဟလှအောင် (ခ)စောလှအောင်နှင့် တောလင်းတို့အား ဖမ်းဆီးရမိသည့် စိတ်ကြွရှားသွပ်ဆေးပြားများ၊ လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။

နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂ ရက် ညနေ ၅ နာရီခွဲတွင် သတင်းအရ ကျိုင်းတုံမြို့ ရပ်ကွက်(၅) နောင်တုံကန်ပတ်လမ်း၌ လော်လန်း(ခ)လော်တီးမောင်းနှင်ပြီး နောက်တွင် လီဆန်လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှစ၍ စိတ်ကြွရှားသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၀၀) နှင့် လက်လုပ် ကာဘိုင်းသေနတ်တစ်လက်၊ LC-72 ကာဘိုင်းကျည် ၂၃ တောင့်၊ ကာဘိုင်းကျည်အိမ်တစ်ခု၊ လက်ပစ်ဗုံး သုံးလုံးတို့ကို ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ သတင်းစဉ်

မိတ္ထီလာမြို့နယ်၌ ဂျင်ပိုင်းလောင်းကစားပြုလုပ်သူ

အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား

ဖမ်းဆီးအရေးယူ

နေပြည်တော် ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဩဂုတ် ၂ ရက်က ဂျင်ပိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မိတ္ထီလာမြို့နယ် ဆိုင်ကြီးလည်ကျေးရွာနေ အေးမင်းသန့်(၄၃)နှစ်၏နေအိမ်၌ ဂျင်ပိုင်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မိတ္ထီလာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အေးမင်းသန့်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး နေအိမ်အောက်ထပ်တွင် အဆိုပါကျေးရွာနေ ဒေါ်စန်းနွယ်(၄၂)နှစ်၊ သီးကုန်းကျေးရွာနေ ဦးနန်း(၄၄)နှစ်၊ စုံပြေး(၃၆)နှစ်၊ ထက်လေလွင်(၂၃)နှစ်၊ မြို့သစ်(၂)ရပ်ကွက်နေ ဒေါ်ရွှေဝ(၅၂)နှစ်နှင့် ပျော်ဘွယ်မြို့နယ် စံတောကျေးရွာနေ အောင်ကျော်လွင် (၅၆)နှစ်တို့ ခြောက်ဦးအား ဂျင်ပိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အေးမင်းသန့်နှင့် အောင်ကျော်လွင်ပါ ခြောက်ဦးတို့အား မိတ္ထီလာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်းနှင့် တရားမဝင် အေးမင်းသန့်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား

ဒဂုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား

နေပြည်တော် ဩဂုတ် ၃ မြို့နယ် ဘုရားကြီးရပ်ကွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ ရွှေတိဂုံဘုရားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးအရ အမှတ်(၇) ယာဉ်ထိန်းရဲသား သုံးဦး ၃၈၈ရာရရှိခဲ့ကြောင်း ဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ည ၈ နာရီ မိနစ် ၄၀ တွင် ဒဂုံ ကျောက်တံတားမြို့နယ် အမှတ်

(၁)ရပ်ကွက်နေ ဆန်းလင်းနိုင်(၄၃)နှစ် မောင်းနှင်လာသည့် MDY-15 9E/---- CALDINA ယာဉ်သည် ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းဆုံအရောက်၌ ဝဲဘက်သို့ ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်ဘက်မှ ပန်းဘဲတန်းမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ သူများဖြစ်ကြသည့် ခန့်သူအောင်(၁၉)နှစ်မောင်းနှင်ပြီး ထက်

မြို့နယ်အသီးသီး၌ လိုင်စင်မဲ့ဆိုင်ကယ်

လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ

နေပြည်တော် ဩဂုတ် ၃

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ဩဂုတ် ၂ ရက်တွင် လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်လက်ဝယ်ထားစီးနင်းသူ ဘိုးလှကြီးရပ်ကွက်နေ အောင်ကျော်သူ (၅၀)နှစ်၊ ကျိုက်တုံမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်လက်ဝယ်ထားစီးနင်းသူ သိမ်စေတီမြို့ ရွာလေးရပ်ကွက်နေ ရန်နိုင်စိုး(၃၄)နှစ်နှင့် ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဇော်ကျော်ရွှေနေ အောင်ဟိန်နိုင်(၂၆)နှစ်တို့အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် အောင်ကျော်သူပါ သုံးဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား

နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် ဩဂုတ် ၃

မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချရန်

ရွာပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေ

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး။

မိုး/လ



မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူမှုတွင် အကောင်းဆုံးအထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ပညာရေးဝန်ကြီးဌာန၏ ပြဌာန်းထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းအပေါ်အခြေခံ၍ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများနှင့် ဝါရင့် ဆရာကြီး၊ ဆရာမကြီးများ ပြုစုရေးသား ကြီးကြပ်တည်းဖြတ်ထားသည့် Grade-4 မှ Grade-12 အထိ တန်းစဉ် အောင်ချက်မြင့်မားရေးအတွက် စာမေးပွဲမေးခွန်းပုံစံနှင့်အညီ လေ့ကျင့်ခန်းများနှင့် အဖြေစုံကို ကျောင်းသား၊ ကျောင်းသူများ ကြိုတင်လေ့လာ လေ့ကျင့်နိုင်ရန် တနင်္လာနေ့တိုင်း ဖော်ပြပေးလျက်ရှိပါသည်။ မြန်မာ့အလင်းစာတည်းအဖွဲ့

Grade-9 (Unit-4)

Section (A) Listening

- I. Match the adjectives in Column A with their meanings in Column B. (5 marks)

Column A	Column B
1. amazed	(a) working to achieve a goal even if it is difficult
2. motivated	(b) unhappy and without hope
3. confused	(c) very surprised
4. depressed	(d) causing someone to admire or respect
5. determined	(e) getting angry easily
6. exhausted	(f) unable to think clearly or to understand something
7. fascinated	(g) extremely tired
8. frustrated	(h) very keen to do something
9. impatient	(i) feeling annoyed or less confident
10. impressed	(j) extremely interested

Section (B) Reading

- II. Fill in the blanks with the appropriate words. Use each word only once. (5 marks)

amazed	motivated	confused	depressed
determined	exhausted	fascinated	
frustrated	impatient	impressed	

- I was to find myself doing snorkelling on the water of Indian Ocean. I never thought I would have courage to do that.
- She was for a long time after losing both of her parents during the COVID 19 pandemic.
- I am with her management skills. She is an excellent manager.
- The soldiers were after marching twenty hours without stopping.
- After listening to the speech of a famous author, Khin Khin Htoo, we were to read more books both for knowledge and for pleasure.
- Children were by the magician's tricks.
- She is to fight for her rights.

Grade-12 (Unit-4)

- I. Complete the sentences with the appropriate words. The initial letters are given. (10 marks)

- Emotion means a strong human feeling such as love, hatred, anger, or f.....
- Emotions have a considerable i..... on our lives.
- People are mystically connected by feelings of f....., kindness, or love.
- Emotions are classified into p..... and negative types.
- Examples of positive emotions include d....., joy, sympathy, empathy, rapture, trust, and love.
- Negative emotions include a....., fear, anxiety, jealousy, grief, greed, and hatred.
- J..... is a feeling of great happiness.
- Joy can be caused by a kind w....., a beautiful mountain view, or an interesting shop window.

- The teacher became of the slow improvement of her students.
- So many changes happened at work within a week, and all the workers feel They don't know how to react.
- The young mother got when her spoilt kids jumped on the sofa again and again.

Section (C) Writing

- III. Fill each blank with an appropriate word. The initial letters are given to help you. (5 marks)

- Fashion designers hold a s..... p..... in today's world.
- It is not easy to be a s..... fashion designer.
- A fashion designer must be s..... in sketching designs and selecting materials.
- Making a dress is like creating a p..... of art.
- I find j..... in my job when I see my customers wearing my outfits.
- The b..... p..... of my job is working with celebrities.
- My dream is to organise a f..... s one day.
- U Tar Zan says every single day is d for him.

Answer Keys

- I. 1. (c) 2. (h) 3. (f) 4. (b) 5. (a) 6. (g) 7. (j) 8. (i) 9. (e) 10. (d)
- II. 1. amazed 2. depressed 3. impressed 4. exhausted 5. motivated 6. fascinated 7. determined 8. impatient 9. confused 10. frustrated
- III. 1. special place 2. successful 3. skillful 4. piece 5. joy 6. best part 7. fashion show 8. different

Grade-10 (Unit-4)

- I. Choose the appropriate words or phrases to complete the sentences. (10 marks)

- Painting is the art of drawing in
A. light B. colours C. pencils
- Some cave paintings in Europe are believed to be as old as years.
A. 1,000 B. 15,000 C. 150,000

- The early period when those cave paintings were made is called the Age.
A. Bronze B. Palaeolithic C. Iron

- Early humans used tools and weapons made of
A. wood B. metal C. stone
- Water-colour painting is usually done on
A. glass B. paper C. canvas
- Oil painting is done using colours.
A. ink B. dry C. oil
- Tempera painting uses a mix of pigments, water, egg yolk, and
A. glue B. chalk C. sand
- Mural painting is done on plaster.
A. soft B. dry C. wet
- Fresco painting is done by brushing colours onto plaster.
A. dry B. cracked C. wet
- Most artists paint for the of painting.
A. money B. beauty C. pleasure
- Portraits are paintings of a
A. building B. person C. sunset

Answer Keys

- I. 1. B 2. C 3. B 4. C 5. B 6. C 7. A 8. B 9. C 10. C 11. B

Grade-11 (Unit-4)

- I. Complete the exchanges, using the expressions given in the box. There is an extra. (5 marks)

Does this swimsuit look good on me?
It is too expensive.
Have you ever ridden a horse before?
I want to introduce you to our favourite Myanmar dish.
The dress suits you perfectly.
Shall we go?

- A : (1) It's such an exhilarating experience.
B : No, I haven't. It sounds exciting. Can you teach me?
A : (2) It's called Mont-hin-gah.
B : That's very kind of you. I'm excited to try it!
A : The weather is perfect for a day at the beach. (3)
B : Absolutely! I'll pack some sunscreen and snacks. Let's have fun!
A : How do I look in this dress? I'm going to a special event.
B : You look stunning! (4) You'll be the centre of attention.
A : (5) I can't decide.
B : You look fantastic! The colours and style complement your figure. Rock it!

Answer Keys

- I. 1. Have you ever ridden a horse before?
2. I want to introduce you to our favourite Myanmar dish.
3. Shall we go?
4. The dress suits you perfectly.
5. Does this swimsuit look good on me?

အခြေခံပညာအင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ရှင်းလင်းချက်များနှင့် လေ့ကျင့်ခန်းများအပေါ် နားလည်မှု တစ်စုံတစ်ရာမရှိ၍ဖြစ်စေ၊ ယခုထက်ပိုမိုကောင်းမွန်စေရန် အကြံပြုလို၍ဖြစ်စေ စီစဉ်သူ ဆရာဦးစိုးစံ (English for Students Supplement Editorial Group) ဖုန်း - 09 981163924 ထံ ဆက်သွယ်မေးမြန်း အကြံပြုနိုင်ပါသည်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ကြတဲ့ လိဒ်စ်၊ ဘန်လေနဲ့ ဆန်းဒါးလန်းအသင်းတို့ ပရီမီယာလိဂ်ကို တန်းတက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီသုံးသင်းအနက် လိဒ်စ်နဲ့ ဘန်လေအသင်းတို့က ပရီမီယာလိဂ်ကနေ တန်းဆင်းပြီး သိပ်မကြာခင်မှာပဲ တစ်ကျော့ပြန် တန်းတက်ခွင့်ရရှိခဲ့တာပါ။ ဆန်းဒါးလန်းအသင်းက ပရီမီယာလိဂ်နဲ့ အချိန်အတန်ကြာ ဝေးကွာနေ ပြီးမှ တန်းတက်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ပရီမီယာလိဂ် တန်းတက် မိတ်ဆက်

လိဒ်စ်အသင်းက ချန်ပီယံရှစ်ချန်ပီယံအဖြစ်နဲ့ တိုက်ရိုက်တက်လွှဲခွင့်ရရှိခဲ့တာဖြစ်ပြီး ဘန်လေအသင်းက ရာသီပိတ်သိမ်း ချိန်မှာ အဆင့် (၂) နေရာမှာ ရပ်တည်နိုင်ခဲ့လို့ လိဒ်စ်အသင်းနဲ့အတူ ပရီမီယာလိဂ်ကို တိုက်ရိုက်တက်လွှဲခွင့် ရရှိခဲ့တာပါ။ ဆန်းဒါးလန်းအသင်းက လက်ကျန်တန်းတက်ခွင့်တစ်နေရာစာအတွက် ရှုံးထွက်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရပြီး မေလက ရှုံးထွက်နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရက်ဗီးလ်အသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

တန်းတက်လိဒ်စ်အသင်းရဲ့ အခြေအနေ

လိဒ်စ်အသင်းက ၂၀၂၂-၂၀၂၃ ရာသီမှာ ပရီမီယာလိဂ်ကနေ တန်းဆင်းပြီး နှစ်နှစ်အကြာမှာ တစ်ကျော့ပြန်တန်းတက်ခွင့် ရရှိခဲ့တာပါ။ လိဒ်စ်အသင်းဟာ ဂျာမနီလူမျိုးနည်းပြ ဒန်နီရယ် ဖာကီရဲ့ နည်းပြမှုအောက်မှာ တည်ငြိမ်ပြီး အသင်းလိုက် အားကောင်းတဲ့ ကစားပုံနဲ့ ဟန်ချက်ညီတဲ့ စွမ်းမှုကို ပိုင်ဆိုင် ထားပါတယ်။

လိဒ်စ်အသင်းရဲ့ တိုက်စစ်စုစုမူကိုကြည့်ရင် ဒန်နီရယ် ဂျိမ်းစ်၊ ဘန်းဖိုးဒါ၊ ဂျိုးလီဝီရီး၊ ဂန္ဓနီတို့တို့လို အရည်အသွေးမြင့် ထိပ်တန်းတိုက်စစ်ကစားသမားတွေ အများအပြားရှိပြီး ပြိုင်ဘက်အသင်းခံစစ်တွေကို ခုကွပေးနိုင်စွမ်းရှိတယ်။ ပြီးခဲ့တဲ့ ရာသီမှာဆိုရင် ရဂိုး ၉၅ ဂိုးအထိ သွင်းယူထားနိုင်ပြီး တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်တယ်။

ဒါပေမယ့် ကစားသမားသစ်မရှိခဲ့ ချန်ပီယံရှစ်မှာ အသုံးပြုခဲ့တဲ့ ကစားသမားစာရင်းက ပရီမီယာလိဂ်ရဲ့ ပြင်းထန်တဲ့ ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ လုံလောက်မှုမရှိသေးဘူးလို့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။ ဒါ့အပြင် ထိပ်တန်းအဆင့် အရန်ကစားသမား အင်အားနည်းတာက အားနည်းချက် တစ်ခုအဖြစ် ရှိနေပြီး အဓိက ကစားသမား တစ်ဦးဦး ဒဏ်ရာရတာ ဒါမှမဟုတ် ပွဲပယ်ခံရတာမျိုးနဲ့ ကြုံရင် အသင်းရဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာ ကျဆင်း သွားနိုင်တယ်လို့လည်း သုံးသပ်ကြတယ်။

လိဒ်စ်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ လူငယ် အများစုပါဝင်နေပြီး ပရီမီယာလိဂ်အတွေ့အကြုံနည်းပါးတာ ကြောင့် ဖိအားများတဲ့ ပွဲစဉ်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင် ရဖူးယုံရှိတယ်။ လိဒ်စ်အသင်းက လာမယ့် ဩဂုတ် ၁၉ ရက်မှာ ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ စတင် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။



တန်းတက်ဘန်လေအသင်းရဲ့ အခြေအနေ

ဘန်လေအသင်းက ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ ဒုတိယနေရာ ရရှိခဲ့ပြီး ပရီမီယာလိဂ်ကို လိဒ်စ်အသင်းနဲ့အတူ တိုက်ရိုက် တက်လွှဲခွင့်ရရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဘန်လေအသင်း ရဲ့ ပြီးခဲ့တဲ့ရာသီခံစစ်ပိုင်းကိုကြည့်ရင် အတော်လေးတည်ငြိမ်မှု ရှိပြီး ပွဲပေါင်း ၄၆ ပွဲ ကစားပြီး ပေးဂိုးက ၁၆ ဂိုးသာ ခွင့်ပြုပေး ထားရတယ်။

နည်းပြစကော့သ်ပါကာနဲ့ ကစားသမားတွေကြားက ယုံကြည်မှု၊ အသင်းကစားသမားတွေရဲ့ ကြိုးပမ်းအားထုတ်မှု တွေကြောင့် ပရီမီယာလိဂ်တက်လွှဲခွင့်ရရန် ပန်းတိုင်ကို တစ်နှစ်အတွင်း ဖိအားကင်းကင်းနဲ့ အကောင်အထည်ဖော် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘန်လေအသင်းရဲ့ ခံစစ်ပိုင်းတည်ငြိမ်မှုက ပရီမီယာလိဂ် မှာ တိုက်စစ်အားကောင်းတဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ အားသာချက်တစ်ခုဖြစ်လာနိုင်တယ်။ မန်စီးတီးအသင်းခံစစ် ကစားသမား ကိုင်းလီဝေါကာကို ခေါ်ယူထားနိုင်တာက အသင်း ရဲ့ ခံစစ်ပိုင်းကို ပိုမိုတည်ငြိမ်စေ တယ်လို့ ဆိုကြတယ်။

နည်းပြစကော့သ်ပါကာနဲ့ ဘန်လေအသင်းက ဂိုးသွင်း စွမ်း ဆောင်ရည်ပိုင်း အားနည်းမှုရှိတာ တွေ့ရသလို တိုက်စစ်ကို လိုက်ပါ ပြီး ဂိုးရရှိနိုင်တဲ့ အခွင့်အရေးဖန်တီးနိုင်စွမ်း နည်းပါးတာ ကိုလည်း တွေ့ရတယ်။

သို့သော်လည်း ပရီမီယာလိဂ်မှာ သွင်းဂိုးရရှိရေး အားထုတ်ရနိုင်ပေမယ့် ခံစစ်ပိုင်းတည်ငြိမ် ကျစ်လျစ်မှုကြောင့် ရလဒ်ကောင်းတွေ ရရှိစေဖို့ အထောက်အကူပြုဖွယ် ရှိပါ တယ်။

ဘန်လေအသင်းက လာမယ့် ဩဂုတ် ၁၆ ရက်မှာ ပရီမီ ယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစား သွားရမှာ ဖြစ်ပါတယ်။



တန်းတက်ဆန်းဒါးလန်းအသင်းရဲ့ အခြေအနေ

ပြင်သစ်လူမျိုးနည်းပြ ရေကလီဘာရစ်တာဝန်ယူကိုင်တွယ် နေတဲ့ ဆန်းဒါးလန်းအသင်းက ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ အဆင့် (၄) နဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့လို့ ရှုံးထွက်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရပြီး နောက်ဆုံးဗိုလ်လုပွဲမှာ ရက်ဗီးလ်အသင်း ကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ကို တက်လွှဲခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်းအဆင့် ကစားသမား နည်းပါးမှု၊ ပရီမီယာလိဂ် ကစားဖူးတဲ့ အတွေ့အကြုံ နည်းပါးမှု၊ ကစားသမားအင်အား မလုံလောက်မှုတွေကြောင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီ မီယာလိဂ်မှာ ပြိုင်ဘက်အသင်းတွေရဲ့ ဖိအားတွေ၊ ကစား ဟန်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူရဖွယ်ရှိပါ တယ်။ ပရီမီယာလိဂ်မှာ ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် အတွေ့ အကြုံရှိတဲ့ ကစားသမားအချို့ကို ထပ်မံဖြည့်တင်းဖို့ လို အပ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြတယ်။

ဆန်းဒါးလန်း အသင်းက လူငယ်ကစားသမား အများစု အားပြုပြီးကစားတဲ့ အသင်း ဖြစ်တာကြောင့် ပရီမီယာလိဂ်ရဲ့ ပြင်းထန်တဲ့ ဖိအားတွေအောက် မှာ ဘယ်လိုနည်းဗျူဟာတွေနဲ့ ရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းတယ်။

ဆန်းဒါးလန်းအသင်းက လာမယ့် ဩဂုတ် ၁၆ ရက်မှာ ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ စတင် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

တန်းတက်လာတဲ့အသင်းတစ်သင်းချင်းစီမှာ အားသာ ချက် တစ်ခုစီရှိတာကြောင့် ယခုနှစ်ရာသီ ပရီမီယာလိဂ်မှာ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ပြသွားနိုင်မလဲဆိုတာ မကြာမီချင့်တွက်အက်ဖြတ်သွားရတော့မှာ ဖြစ်ပါကြောင်း။



ဆယ်ကျော်သက်တင်းနှစ်မယ် အမ်ဘိုကို ကနေဒါအိုးပင်း ကွာတားတက်လွှမ်း

ကနေဒါအိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ကနေဒါတင်းနှစ်မယ် ဗစ်တိုးရီးယား အမ်ဘိုကိုသည် နာမည်ကြီး အမေရိကန်တင်းနှစ်မယ် ကိုကိုဂျိမ်းကို အံ့အားသင့်ဖွယ် ၆-၁၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လွှဲခွင့်ရရှိကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် အဆိုပါ တင်းနှစ်မယ်သည် ဂရင်းဆလမ်းချန်ပီယံဆု နှစ်ကြိမ်ရ ကိုကိုဂျိမ်းကို အနိုင်ယူရန် ၆၂ မိနစ်သာ အချိန်ယူယှဉ်ပြိုင်ကစားခဲ့ရသည်။ ၎င်းသည် ၆၄ ဦးအဆင့်တွင် အမေရိကန်တင်းနှစ်မယ် ကီနီ၊ ၃၂ ဦးအဆင့်တွင် ချက်စ် တင်းနှစ်မယ် ဘော့စ်ကိုဗာတို့ကို အနိုင်ယူကုတ်ဖြတ်ထားသူ ဖြစ်သည်။

အမ်ဘိုကိုသည် ကနေဒါအိုးပင်းကွာတားဖိုင်နယ်တွင် စပိန်တင်းနှစ်မယ် ဂျက်ဆီ ကာ ဘော်ဇက်စ်မာနေးရီးနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မာနေးရီးသည် ၁၆ ဦး အဆင့်တွင် တရုတ်တင်းနှစ်မယ် ရှူလင်းကို အကြိတ်အနယ်ကစားကာ ၇-၅၊ ၁-၆၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လွှဲခွင့်ရရှိခဲ့သည်။

ကနေဒါအိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ အမ်ဘိုကိုနှင့်အတူ အခြားနာမည်ကြီး တင်းနှစ်မယ်များဖြစ်သည့် အိုဆာကာ၊ ဆီဗစ်စတိုဗာ၊ တော်ဆန်၊ ဆွီယာတက်ဒါ၊ စပစ်တိုလီနာ၊ အနီဆီမိုတို့ တက်လွှဲခွင့်ရရှိခဲ့သည်။

ဆွန်ဟောင်မင် စပါးမှ ထွက်ခွာမည်

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် သည် ယခုနေရာသီတွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်သည်။

အဆိုပါ ကြေညာချက်ကြောင့် ၂၀၁၅ ခုနှစ်တွင် ဘွန်ဒက်စ်လီဂါကလပ် လေဟာ ကူဆင်အသင်းမှ မြောက်လန်ဒန်ကလပ် သို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် အသင်းတွင် ၁၀ နှစ်ကြာဖြတ်သန်းမှုကို အဆုံးသတ်တော့မည် ဖြစ်သည်။

၎င်းသည် စပါးအသင်းအတွက် ဖြည့်ပွဲအရပ်ရပ် ၄၅၄ ပွဲပါဝင်ကစားထားပြီး ၁၇၃ ဂိုး သွင်းယူပေးထားသည်။ ထို့ပြင် ၎င်းသည် ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် မန်ယူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး စပါးအသင်း၏ (၁၇ နှစ်) ကြာ ဆု ဖလားနှင့်ဝေးကွာမှုကို အဆုံးသတ်စေခဲ့သည်။

အသက် ၃၃ နှစ်အရွယ် အဆိုပါ ကစားသမားတွင် နောက်ထပ်တစ်နှစ်စာချုပ် သက်တမ်းကျန်ရှိနေသေးကြောင်း သိရသည်။ ၎င်းသည် မေဂျာလိဂ်ကလပ် လော့စ် အိန်ဂျလစ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။



နောက်ဆုံးရ အားကစားသတင်းတိုများ

- ဗီလာရီးရဲ့အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဥရော့ဗေဒီခံစစ် ကစားသမား ဆန်တီယေးဂို ဖော်ရီနိုကို စာချုပ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။
- နော်တစ်ဟမ်ဗောရက်စ်အသင်းက စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းမှ ဆွစ်ဇာလန်တောင်ပံကစားသမား ဒန်အင်ဒိုယီကို ပေါင် ၃၅ သန်းဝန်းကျင်ဖြင့် စာချုပ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။
- နယူးကာဆယ်အသင်းက လိုက်ပင်စစ်အသင်းမှ စလိဗေးနီးယားတိုက်စစ်ကစား သမား ဘင်ဂျမင်ဆက်စ်ကို (၂၃ နှစ်) ကို ခေါ်ယူရန် ပေါင် ၆၅ ဒသမ ၅ သန်းဖြင့် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
- ချယ်ဆီးအသင်းက လိုက်ပင်စစ်ကွင်းလယ်ကစားသမား ဆိုင်မွန်စ် (၂၂နှစ်) နှင့် မန်ယူတောင်ပံကစားသမား ဂါနာချီ (၂၁ နှစ်) တို့ကို ခေါ်ယူလိုနေကြောင်း သိ ရသည်။

❖ စည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသောနိုင်ငံသည် အမြဲထာဝရ ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုမရှိပါက နိုင်ငံပါ ရေနစ်ဆားကဲ့သို့ ပျက်စီးပျောက်ကွယ်သွားမည်သာဖြစ်ပါသည်။ ...

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်)

- ❖ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့။
- ❖ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့။
- ❖ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့။

နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း ကျောင်းသား ကျောင်းသူ ၄၉၀ ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ထို့အပြင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် စာမျက်နှာ ၆ ကော်လံ ၅ ❖



၂၀၂၅ အာဆီယံ အမျိုးသမီးပြိုင်ပွဲ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဩဂုတ် ၃

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အပြီးသတ်ပြိုင်ဆိုင်မှုများ ပြုလုပ်လျက်ရှိသည်။

စာမျက်နှာ ၂၁ ကော်လံ ၅ ❖




မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လေ့ကျင့်စဉ်။

မန်ယူက တိုက်စစ်ကစားသမား ဟိုက်လန်းကို ပေါင်သန်း ၃၀ ဖြင့် ရောင်းချသွားဖွယ်ရှိ

မန်ယူအသင်းသည် အသင်းအဓိက တိုက်စစ်ကစားသမား ဟိုက်လန်းကို ပေါင်သန်း ၃၀ ဖြင့် ရောင်းချသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ဒိန်းမတ်တိုက်စစ်ကစားသမား ဟိုက်လန်းသည် ၂၀၂၃ ခုနှစ်တွင် စီးရီးအေကလပ် အတ္တလန္တာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်တွင် မန်ယူအသင်းက ဘုန်းမောက်အသင်းကို လေးဂိုး-တစ်ဂိုး ဖြင့် နိုင်ပွဲရရှိခဲ့သည့် ခြေစမ်းပွဲအပြီး အိုးထရက်ဖွဲ့၌ စာမျက်နှာ ၂၁ ကော်လံ ၁ ❖



ယနေ့ ဗတ် ၈ ရာ

အာဖဂန်နစ္စတန်နိုင်ငံ၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ ထုတ်လုပ်ရန် သဘောတူစာချုပ် ချုပ်ဆို

နိုင်ငံတကာသတင်း စာ ၁၄

FIFA-MFF ဖူဆယ် ယူ-၁၉ လိဂ်တွင် Winner Soccer အသင်း၊ ယူ-၁၆ လိဂ်တွင် Kyaung Sayar Tharhtwe အသင်း နိုင်ပွဲရယူပြီး ဆက်လက်ဦးဆောင်

ပြည်တွင်းသတင်း စာ ၂၁



တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

မှခင်းသတင်း စာ ၂၃

